


အမရပ္ပဒါ  
ကျေးလွှာတော်ရှင် မဟာဂန္ဓာရုံဆရာတော်  
ဓရ၏မြတ်စွဲကာဘဝီစံသ  
၏

မဖနာသမယ့်သူမှာမြတ်ဖို့၌နှစ်သော်

ဓမ္မဒါနဆူးယာဓိ:

လပ်တီဆရာတော်ဘုရားကြီး၏သုံးမစာ



၁၃၂၄ - ၉၃၅၆

ဓနားတန်ချုံးလ

နယျော်အောင်ဆက်ပုဂ္ဂိုလ်  
အမရပ္ပဒါ

# မဟာသမယသုတေ ပါဋ္ဌတော်

နမေ တဿ ဘဂဝတော် အရဟတော် သမ္မာသမ္မဒြယ်

## ပရိတ်ပျိုး ဂါဏာ

- (က) သတေဟို ပွဲမတွေ့ဟို၊ မီဏာသဝေဟို ကောင်၊ ဘိက္ဗ္ဗိုဟို ဘူပဝံသေဟို၊ သတ္တာ ဦးနော် ပရိဝတော်။
- (ခ) သက္ကာ ကပိလဝတ္ထုသို့၊ ဆာယာရမ္မ မဟာဝန္တ၊ သမန္တတော် သဟသောဟို၊ စက္ကဝါငွေဟို ဒသဟို။
- (ဂ) အာကမ္မ သန္တာသိန္တာနံ၊ ဒေဝါနံ ယ မဒေသယို၊ အာယုဒီယကရံ၊ သဗ္ဗြာ- သမ္မတ္ထုသာဓကရ ဝရံ။
- (ဃ) သုဒ္ဓိပါဝါသပွဲဘူတိဟို၊ ဒေဝေဟို ပဋိန္တိတံ့၊ သမရောဂ ဘယူဗြို့တံ့၊ သမယံ တံ့ ဘဏာမ ဟော။

## မြဟ္မာလေးယောက် လျှောက်ပုံ

၁။ ငံ မေ သုတေ၊ ကော် သမယံ ဘဂဝ သက္ကာသု  
 ဝိဟာရတိ ကပိလဝတ္ထုသို့ မဟာဝန္တ မဟာတာ ဘိက္ဗ္ဗ  
 သံယောန သန္တာ ပွဲမတွေ့ဟို ဘိက္ဗ္ဗသတေဟို သမ္မတ္ထု  
 အရဟတို့ဟို၊ ဒသဟို စ လောကဓာတုဟို ဒေဝတာ  
 ယော်ယော် သန္တာပတိတာ ဟော် ဘဂဝန္တာ ဒသနာယ  
 ဘိက္ဗ္ဗသံယွှာ၊ အထ ခေါ် စတုန္တာ သုဒ္ဓိပါဝါသကာယ်ကာနံ  
 ဒေဝတာနံ တော်ဟောသို့၊ အယံ ခေါ် ဘဂဝ သက္ကာသု  
 ဝိဟာရတိ ကပိလဝတ္ထုသို့ မဟာဝန္တ မဟာတာ ဘိက္ဗ္ဗသံယောန

သုဒ္ဓဗုဒ္ဓဘိ ဘိက္ခာသတေဟိ သမ္မာဟေဝ အရဟန္တိ  
ဟိ၊ ဒသဟိ စ လောကဓာတူဟိ ဒေဝတာ ယောဂျေယျာန  
သန္တိပတိတာ ဟောန္တိ ဘာဂဝန္တိ ဒသနာယ ဘိက္ခာသံယွာ  
ယနူနှင့် မယမ္တိ ယန် ဘာဂဝါ၊ တေန့်ပသက်မေယျာမ၊ ဥပ  
သက်မိတွာ ဘာဂဝတော သန္တိကေ ပစ္စကံ ဂါထံ ဘာသေ  
ယျာမာတိ၊ အထ ခေါ် တာ ဒေဝတာ သေယျထာပိ နာမ  
ဗလဝါ ပုရီသော သမိန္တိတံ ပါ ဗာဟံ ပသာရေယျ၊ ပသာ  
ရိုတံ ပါ ဗာဟံ သမိဇ္ဈာယျ၊ ဒေမေဝ သုဒ္ဓိဝါသေသူ ဒေဝသူ  
အန္တိရဟိတာ ဘာဂဝတော ပုရတော ပါတုရဟေသုံ၊ အထခေါ်  
တာ ဒေဝတာ ဘာဂဝန္တိ အဘိဝါဒေတွာ ကေမန္တိ အဋ္ဌံသုံ၊  
ကေမန္တိ ဌြိတာ ခေါ် ကော ဒေဝတာ ဘာဂဝတော သန္တိကေ  
ကူးမံ ဂါထံ အဘာသိ။

“မဟာသမယာ ပဝန္တသုံး,  
ဒေဝကာယာ သမာဂတာ၊  
အာဂတုမှ ကူးမံ ဓမ္မသမယံ၊  
ဒကိုတာယေ အပရာဇိတာသံယ”န္တိ။

၂။ အထခေါ် အပရာ ဒေဝတာ ဘာဂဝတော သန္တိကေ  
ကူးမံ ဂါထံ အဘာသိ။

“တဗ္ဗာ ဘိက္ခာဝါ သမာဒဟံသုံး,  
စိတ္တာ မတ္တာနော ဥဇ္ဇကံ အကံသုံ၊  
သာရထိဝ နေတွာနံ ဂဟေတွာ၊  
ကူးမ္မာနံ ရက္ခာနံ ပဏ္ဍာနံ”တိ။

၃။ အထခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိကေ  
ကူမဲ့ ရိုတ် အဘာသီ။

“ဆေတ္တာ စီလံ ဆေတ္တာ ပလိယံ၊  
ကူနှုန်းစီလံ ဦးဟွေ မနော်၊  
တော စရန်း သုဒ္ဓိ ဂိမလာ၊  
စက္ခမတာ သုဒ္ဓိ၏ သုသုနာဂါ”တိ။

၄။ အထခေါ် အပရာ ဒေဝတာ ဘဂဝတော သန္တိကေ  
ကူမဲ့ ရိုတ် အဘာသီ။

“ယောက်စီ ဗုဒ္ဓိ သရဏံ ဂတာသော,  
နှင့် တော ဂမိသုန္တိ အပါယဘူမိး  
ပဟာယ မာနှုသံ ဒေဟံ၊  
ဒေဝကာယံ ပရိပူရေသုန္တိ”တိ။

၅။ အထ ခေါ် ဘဂဝတော သိက္ခာ။ အာမဇ္ဈာသီ “ယောက္ခာ  
ယောက္ခာ သိက္ခာ ဒေဝတာ သုန္တိ  
ပတိတာ ဟောန္တိ တထာဂတံ ဒေဝတာ သုန္တိသံယဉ်၊  
ယောက္ခာ တော သိက္ခာ အဟောသံ့ အတိတာမဇ္ဈာန် အရဟောန္တိ၏  
သမ္မာသမ္မာန်။ တေသုမြို့ ဘဂဝတ္ထာန် တော ပရမာယော ဒေဝ  
တာ သန္တိပတိတာ အဟောသံ့၊ သေယျထာပိ မယံ့ တေရဟို  
ယောက္ခာ တော သိက္ခာ ဘဂဝတာ သုန္တိ အနာဂတာမဇ္ဈာန် အရ  
ဟောန္တိ၏ သမ္မာသမ္မာန်။ တေသုမြို့ ဘဂဝတ္ထာန် တော ပရမာ  
ယော ဒေဝတာ သန္တိပတိတာ ဘဂဝတာ သုန္တိ။ သေယျထာပိ  
မယံ့ တေရဟို၊ အာစိက္ခာသုမ္မာမိ သိက္ခာ ဒေဝကာယာန်  
နာမာန်၊ ကိုတ္တာယိသုမ္မာမိ သိက္ခာ ဒေဝကာယာန် နာမာန်

ဒေသသုတေပါဒီ ဘိက္ခဝေ ဒေဝကာယာနဲ့ နာမာနဲ့၊ တံ  
သုဏာထ သာဓာကံ မန်သို့ ကရောထ ဘာသိသုတေပါဒီ” တို့  
ငံး ဘဏ္ဍာတိပေါ် တေ ဘိက္ခ။ ဘဂဝတော် ပစ္စသောသုံး  
ဘဂဝ တေဒပေါ်။

### ၁၆၀၀၀...သော နတ်များ

- ၆။ သိလောက မန်ကသုတေပါဒီ၊ ယတ္ထ ဘုမ္မာ တအသိတာ  
ယ သိတာ ဂိုရိုရွှေရဲ့၊ ပဟိတ္ထတ္ထာ သမာဟိဘာ။  
ပူထူ သိဟာဝ သလိုနာ၊ လောမဟံသာ ဘိသမ္မာနောက  
ဉာဏ်တမန်သာ သုဒ္ဓါ၊ ဝိပ္ပသန္တာ မနာပိလာ။
- ၇။ ဘိယျာ ပွဲသတေ ဉာဏ်၊ ဝနေ ကာပိလဝတ္ထဝေး  
တတော် အာမ္မာနဲ့ ယီ သတ္ထာ၊ သာဝကေ သာသနေ ရတော်။  
ဒေဝကာယာ အဘိက္ခန္တာ၊ တေ ဝိဇာနာထ ဘိက္ခပေါ်၊  
တေ စ အာတဗ္ဗမက္ခရဲ့၊ သုတ္ထာ ဗုဒ္ဓသု သာသနဲ့။
- ၈။ တေသံး ပါတုရဟု ဉာဏ်၊ အမန်သုတေပါဒီ ဒသုနဲ့  
အပြောကေ သတေမန္တက္ခာ့၊ သဟာသံး အထ သတ္ထာ့။  
သတံး ငောက သဟာသုနဲ့၊ အမန်သုတေပါဒီ မန္တသုံး  
အပြောကေ နှစ်မန္တက္ခာ့၊ ဒီသာ သဗ္ဗာ ဖုန္တာ အဟုံး။
- ၉။ တုရွေ သဗ္ဗာ အဘိညာယာ၊ ဝဝတိတ္ထာနဲ့ စက္ခာမာ  
တတော် အာမ္မာနဲ့ ယီ သတ္ထာ၊ သာဝကေ သာသနေ ရတော်။

ဒေဝကာယာ အဘိုက္ခန္တာ, တေ စိဇာနာထ ဘိက္ခတီ  
ယေ ဝါဟံ ကိုတ္ထယိသာမိ, ဂိရာဟိ အနုပုံဗျာသော်  
၁၁။ သတ္တုသဟသာ တေ ယက္ခာ, ဘုမ္မာ ကာပိလဝဏ္ဍဝါ  
ဘူးမန္တော် ရတိမန္တော်, ဝဏ္ဍဝဏ္ဍာ ယသသိနော်  
မောဒမာနာ အဘိုက္ခန္တာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၁၃။ ဆ သဟသာ ဟောမဝတာ, ယက္ခာ နာနတ္တဝဏ္ဍာနော်  
ဘူးမန္တော် ရတိမန္တော်, ဝဏ္ဍဝဏ္ဍာ ယသသိနော်  
မောဒမာနာ အဘိုက္ခန္တာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၁၂။ သာတာဂိရာ တိသဟသာ, ယက္ခာ နာနတ္တဝဏ္ဍာနော်  
ဘူးမန္တော် ရတိမန္တော်, ဝဏ္ဍဝဏ္ဍာ ယသသိနော်  
မောဒမာနာ အဘိုက္ခန္တာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၁၃။ ဘူးရွှေတေ သောဌသသဟသာ,  
ယက္ခာ နာနတ္တဝဏ္ဍာနော်  
ဘူးမန္တော် ရတိမန္တော်, ဝဏ္ဍဝဏ္ဍာ ယသသိနော်  
မောဒမာနာ အဘိုက္ခန္တာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

နတ်မင်း ၆...မျိုး

၁၄။ ဝေသာမိတ္ထာ ပွဲသတာ, ယက္ခာ နာနတ္တဝဏ္ဍာနော်  
ဘူးမန္တော် ရတိမန္တော်, ဝဏ္ဍဝဏ္ဍာ ယသသိနော်  
မောဒမာနာ အဘိုက္ခန္တာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၁၅။ ကုဋ္ဌရော ရာဇာဟိကော, ဝေပြည့်သာ နိဝေသန်း  
ဘိယော နှင့် သတသဟသုံး, ယက္ခာနှင့် ပယိရပါသတိုး  
ကုဋ္ဌရော ရာဇာဟိကော, သောပါဂါ သမိတ် ဝန်။

- ၁၆။ ပုရိမ္မခြံ ဒီသံ ရာဇာ, ဓတ္ထရွှေ ပသာသတိ၊  
ကန္တဗျာနဲ့ အစိပတိ, မဟာရာဇာ ယသသိုံ သော၊  
ပုတ္တာပိ တသု ဗဟာဝါ, ဂုဏ္နာမာ မဟာဗုလာ၊  
ဂုဏ္ဍာမင္းကြော ရတိမင္းကြော, ဝဏ္ဏဝဏ္ဏာ ယသသိုံနော၊  
မောဒမာနာ အဘိုက္ဗာမုံ, ဘိက္ဗာနဲ့ သမိတ်း ဝန်း။
- ၁၇။ ဒက္ခိဏ္ဍာ ဒီသံ ရာဇာ, ဝိရူပွှော တံ ပသာသတိ၊  
ကုမ္မဏ္ဍာနဲ့ အစိပတိ, မဟာရာဇာ ယသသိုံ သော၊  
ပုတ္တာပိ တသု ဗဟာဝါ, ဂုဏ္နာမာ မဟာဗုလာ၊  
ဂုဏ္ဍာမင္းကြော ရတိမင္းကြော, ဝဏ္ဏဝဏ္ဏာ ယသသိုံနော၊  
မောဒမာနာ အဘိုက္ဗာမုံ, ဘိက္ဗာနဲ့ သမိတ်း ဝန်း။
- ၁၈။ ပစ္စီမ္မခြံ ဒီသံ ရာဇာ, ဝိရူပကျာ ပသာသတိ၊  
နာကိန္တာ အစိပတိ, မဟာရာဇာ ယသသိုံ သော၊  
ပုတ္တာပိ တသု ဗဟာဝါ, ဂုဏ္နာမာ မဟာဗုလာ၊  
ဂုဏ္ဍာမင္းကြော ရတိမင္းကြော, ဝဏ္ဏဝဏ္ဏာ ယသသိုံနော၊  
မောဒမာနာ အဘိုက္ဗာမုံ, ဘိက္ဗာနဲ့ သမိတ်း ဝန်း။
- ၁၉။ ဉာဏ္ဍရွှေ ဒီသံ ရာဇာ, ကုဝေရော တံ ပသာသတိ၊  
ယက္ခာန္တာ အစိပတိ, မဟာရာဇာ ယသသိုံ သော၊  
ပုတ္တာပိ တသု ဗဟာဝါ, ဂုဏ္နာမာ မဟာဗုလာ၊  
ဂုဏ္ဍာမင္းကြော ရတိမင္းကြော, ဝဏ္ဏဝဏ္ဏာ ယသသိုံနော၊  
မောဒမာနာ အဘိုက္ဗာမုံ, ဘိက္ဗာနဲ့ သမိတ်း ဝန်း။
- ၂၀။ ပုရိမံ ဒီသံ ဓတ္ထရွှေ, ဒက္ခိဏ္ဍာန ဝိရူဇ်ကော၊  
ပစ္စီမေန ဝိရူပကျာ, ကုဝေရော ဉာဏ္ဍရွှေ၏ ဒီသံ။

၂၁။ စတ္တာရော တေ မဟာရာဇာ၊ သမၣ်ၢာ စတ္တာရော ဒီသာ  
ဒန္တလ္လာမာနာ အားၣ်သု၊ ဝနေ ကာပိလဝတ္ထဝေ။

### နတ်မင်း ၁၁...ယောက်

၂၂။ တေသံ မာယာဝိနော ဒီသာ၊ အာဂံ ဝွှါနကာ သူၣာ၊  
မာယာ ကုဇ္ဇာလျှု၊ ဝိဇ္ဇာလျှု၊ ဝိပျွဲ ဝိပျွဲ သဟာ  
စန္တနော ကာမသောငြာ စ၊ ကိုဋ္ဌယလျှု နိယလျှု ၈။

၂၃။ ပနာဒေါ ဉာပမညော စ၊ ဒေဝသူတောစ စ မာတလို  
ခိုဗ္ဗသောနော စ ဂန္တဗြာ၊ နငြာ ရာဇာ ဒနေသဘော  
အာဂံ ပွဲသိဒေါ စော၊ တိမ္မရု သူရိယဝစ္စသာ  
တော စည့် စ ရာဇာနော၊ ဂန္တဗြာ သဟ ရာဇာသိုံ  
မောဒမာနာ အာဘိက္ဗာမုံ၊ ဘိက္ဗာနုံ သမိတ်ံ ဝနံ။

### နတ်း ဂုဏ် အသုရာများ

၂၄။ အထာဂံနာဂသာ နာဂံ၊ ဝေသာလာ သဟ တ္ထာကာ  
ကမ္မလသာတရာ အာဂံ၊ ပါယာဂံ သဟ ဥာတိဘို  
ယာမုနာ ဓတာရှား စ၊ အာဂံ နာဂံ ယသသိုံနော  
ရောဝကော မဟာနာဂံ၊ သောပါဂံ သမိတ်ံ ဝနံ။

၂၅။ ယေ နာဂရာဒေ သဟသာ ဟရွှေ့,  
ဒီဗြာ ဒီဇာ ပက္ခိ ဝိသုဒ္ဓဝက္ခာ။  
ဝေဟာယသာ တေ ဝန်မုံပတ္တာ၊  
ဒီတြာ သုပလျှာ ဂူတိ တေသ နာမုံ။

၂၆။ အဘယံ တဒါ နာဂရာဇာနံ မာသိုံ  
သုပလျှာတော ခေမ မကာသိုံ ဗုဒ္ဓံ။

သဏ္ဌာဟိ ဝါစာဟိ ဥပဒ္ဒယန္တာ,  
နာဂါ သုပဏ္ဍာ သရဏ္ဍ မကံသူ ဗုဒ္ဓာ။

၂၇။ အိတ္ထာ ဝိရဟတ္ထာန, သမုဒ္ဒ အသုရာ သိတာ  
ဘာတရော ဝါသဝသေတေ, ဂုဒ္ဓိမန္တာ ယသသိန္တာ  
ကာဇာကွာ မဟာဘိသာ, အသုရာ ဒိန္တဝေယသာ  
ဝေပစိတ္ထိ သုစိတ္ထိ စ, ပဟာရာဒေါ နမ့်စိ သဟာ  
သတ္ထ ဗလိပုတ္ထာန်, သမ္မ ဝေရောစနာမကာ  
သန္တယိတ္ထာ ဗလိသောန်, ရာဟုသာဒ္ဓ ပုပါဂမုံ  
သမယာ ဒိန္တ ဘဒ္ဒန္တာ, ဘိကျူးန် သမိတ် ဝန်။

၁၀...မျိုး ၆...လီ နတ်များ:

၂၈။ အာပေါစ ဒေဝါ ပထိ, တေဇေ ဝါယော တဒိဂမုံ  
ဂရဏာ ဝါရဏာ ဒေဝါ, သောမော စ ယသသာ သဟာ  
မေတ္ထာ ကရဏာ ကာယိကာ, အာရုံ ဒေဝါ ယသသိန္တာ  
ဒသေတေ ဒသစာ ကာယာ, သမ္မ နာနတ္ထဝဏ္ထိန္တာ  
ဂုဒ္ဓိမန္တာ ဇုတိမန္တာ, ဝဏ္ဏဝဏ္ဏာ ယသသိန္တာ  
မောဒမာနာ အဘိဂ္ဂမုံ, ဘိကျူးန် သမိတ် ဝန်။

၂၉။ ဝေဏ္ဏာဒေဝါ သဟလီ စ, အသမာ စ ဒုဝေ ယမာ  
စန္တသုပနိသာ ဒေဝါ, စန္တ မာရုံ ပုရက္ခတ္ထာ။  
သူရိယသုပနိသာ ဒေဝါ, သူရိယ မာရုံ ပုရက္ခတ္ထာ။  
နိဂုတ္ထာန် ပုရက္ခတ္ထာ, အာရုံ မန္တလျောဟာကာ။

ဝသူနံ ဝါသဝေ သေဇ္ဈာ, သက္ကာ ပါဂါ ပုရိန္ဒြဒေါ  
ဒသေတေ ဒသစာ ကာယာ, သမ္မာ နာနတ္ထဝဏ္ဍာနော်၊  
ဂူးမီမန္တာ ရတိမန္တာ, ဝဏ္ဍဝဏ္ဍာ ယသသိနော်၊  
မောဒမာနာ အဘို့က္ခာမှု, ဘိက္ခာနံ သမိတ် ဝန်း။

၃၀။ အထာရုံ သဟဘူ ဒေဝါ, လေ မဂ္ဂု သိခါရိုဝါ  
အရို့ဗြကာ စ ကျော စ, ဥမာပုပ္ပ နိဘာသိနော်၊  
ဝရုဏာ သဟဓမ္မာ စ, အရွှေတာ စ အနေဇကာ၊  
သူလေယဉ် ရုစိရာ အာရုံ, အာရုံ ဝါသဝနေသိနော်၊  
ဒသေတေ ဒသစာ ကာယာ, သမ္မာ နာနတ္ထဝဏ္ဍာနော်၊  
ဂူးမီမန္တာ ရတိမန္တာ, ဝဏ္ဍဝဏ္ဍာ ယသသိနော်၊  
မောဒမာနာ အဘို့က္ခာမှု, ဘိက္ခာနံ သမိတ် ဝန်း။

၃၁။ သမာနာ မဟာသမာနာ, မာန်သာ မာန်သုတ္ထုမာ၊  
သီးနှံ ပဒေါသိကာ အာရုံ, အာရုံ မနောပဒေါသိကာ၊  
အထာရုံ ဟရယော ဒေဝါ,  
ယော စ လောဟိတဝါသိနော်၊  
ပါရရါ မဟာပါရရါ, အာရုံ ဒေဝါ ယသသိနော်၊  
ဒသေတေ ဒသစာ ကာယာ, သမ္မာ နာနတ္ထဝဏ္ဍာနော်၊  
ဂူးမီမန္တာ ရတိမန္တာ, ဝဏ္ဍဝဏ္ဍာ ယသသိနော်၊  
မောဒမာနာ အဘို့က္ခာမှု, ဘိက္ခာနံ သမိတ် ဝန်း။

၃၂။ သူတ္ထာ ကရမ္မာ အရုဏာ, အာရုံ ဝေယနသာ သဟ၊  
ဉာဏ်တဂယုံ ပါမောက္ခာ, အာရုံ ဒေဝါ ဝိစက္ခဏာ၊  
သဒီမတ္ထာ ဟရဂါဇာ, မိသာကာ စ ယသသိနော်၊

ထနယံ အာဂ ပန္တ္တာ, ငော ဒီသာ အဘိဝသတိ၊  
ဒသတေ ဒသစာ ကြာယာ, သမ္မ နာနတ္တဝဏ္ဏိနော၊  
ကူးမတ္တာ ရတိမတ္တာ, ဝဏ္ဏဝဏ္ဏိ ယသသိနော၊  
မောဒမာနာ အဘိက္ကာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၃၃။ ခေမိယာ တုသိတာ ယာမာ, ကဋ္ဌကာစ ယသသိနော၊  
လမ္မာတကာ လာမသေး၊ အေတိနာမာစ အာသဝါ၊  
နိမ္မာနရတိနော အာရုံ, အထာရုံ ပရနိမ္မာတာ၊  
ဒသတေ ဒသစာ ကာယာ, သမ္မ နာနတ္တဝဏ္ဏိနော၊  
ကူးမတ္တာ ရတိမတ္တာ, ဝဏ္ဏဝဏ္ဏိ ယသသိနော၊  
မောဒမာနာ အဘိက္ကာမုံ, ဘိက္ခာနှင့် သမိတ် ဝန်။

၃၄။ သင့် တေ ဒေဝန်ကာယာ, သမ္မ နာနတ္တဝဏ္ဏိနော၊  
နာမန်ယောန အာဂုံး, ယေ စည် သဒီသာ သဟာ၊  
ပရို့အတိ မနိလဲ, ဉာဏ်တိလျှော မနာသဝံ၊  
ဒက္ခ မောယတရုံ နာရုံ, စနှစ်ဝ အသိတာတိဝံ။

### မြုပ္ပာများ

၃၅။ သုပြုပ္ပာ ပရမတ္တာ စ, ပုတ္တာ ကူးမတ္တာ သဟာ၊  
သနကုံမာရော တိသော စ, သောပါဂါ သမိတ် ဝန်။

၃၆။ သဟသံ မြုပ္ပာလောကာနှင့်, မဟာမြုပ္ပာဘိတိဋ္ဌတိ  
ဥပပတ္တာ ရတိမတ္တာ၊  
ဘိသွာကာယာ ယသသိ သော၊  
ဒသတ္တာ ကူးသုံးရာ အာရုံ, ပရွေက ဝသဝတ္တိနော၊  
တေသွေ မန့်တော အာဂ, ဟာရိတော ပရိဝါရိတေား။

### မရန်တိန္တာကိယုက်ပု

၃၈။ တေ စ သမ္မ အဘို့တူနှိုး၊ သက္ကာနှေ့ ဒေဝေ သဗြာဗြာကော၊  
မာရသေနာ အဘို့တူမိ၊ ပသာ ကဏ္ဍသု မနှိုယံ၊  
ထေ ဂဏ္ဍထ ဗန္ဓထ၊ ရာဂေန ဗွဲမတူ၍ ပေါ့၊  
သမ္မနှာ ပရိပါရေထ၊ မာ ပေါ့ မှို့တူ ကောစိ နံး၊  
လူတိ တတ္ထ မဟာသေန္တာ၊  
ကဏ္ဍာ သေနံး အပေါသယိုး၊  
ပါကိနာ တလ မာဟစ္စ၊ သရုံ ကတ္တာန ဘောရဝံ၊  
ယထာ ပါဂိသာကော မေဖော၊  
ထနုယှိုး သိပို့မှုကော၊  
တဒီ သော ပစ္စာဝိဝါး၊ သက်ခြေး အသယံး ဝသေ။

၃၉။ တွေ သဗုံး အဘို့ညာယ၊ ပဝတ္ထိတ္တာန ဝက္ခာမာ  
တတော အာမနှိုယံ သတ္ထာ၊  
သာဝကေ သာသနေ ရတော၊  
မာရသေနာ အဘို့တူနှိုး၊ တေ ဝိဇာနာထ ဘိက္ခပေါ့၊  
တေ စ အာတပ္ပ မကရုံး၊ သူတ္တာ ဗွဲသု သာသနံး၊  
ဝိတရာဂေဟို ပက္ခာမှုံး၊ နေသံ လောမာပိ လူဗွဲယံး။

၄၀။ သမ္မ ဝိမိတသရို့မာ၊  
ဘယာတိတာ ယသသို့န္တာ၊  
မောဒိုး သဟ ဘူးတေဟို၊  
သာဝကေ တေ ဇန်သုတာတိုး။

မဟာသမယသုတေ နိုင်တဲ့

# မဟာသမယသူတိနိသုယ

“နေ့ ရတနတ္ထယသု”

ပရိတ်ပျိုး ငါထာအနက်

(က-ယ) ကောင် ဘူပဝံသေဟိ-တစ်ပါးအမျိုးအနှစ်ယ  
နှင့် မရောမယ်က် သက်သက် သာကိုဝင်မင်းမျိုး မင်းနှစ်ယ  
ချည်း ဖြစ်ကုန်သော ကောင် ဒီကာာသဝေဟိ-ပုထုဇူးနှင့်  
သေကွဲမဖက် ရဟန်းသာချည်း သက်သက် ဖြစ်ကုန်သော၊  
ပွဲမတွေ့ဟိ သတေဟိ ဘီကျိုးဟိ-ငါးရာအတိုင်းအရည် ရှိ  
ကုန်သော ရဟန်းတို့သည်၊ ပရိဝတော-ထက်ဝန်းကျင် ခြုံရုံ  
အပ်သော၊ ဒိနာ-မာရ်ဝါးပါးကို အောင်တော်မူပြီးသော၊  
သတ္တာ-မြတ်စွာဘုရားသခင်သည်၊ သက္ကာ-သက္ကာတိုင်းများ၊  
ကပိလဝတ္ထာသွို့-ကပိလဝတ်ပြည်၍၊ ဆာယာရမွှေ့-အရိပ်ရေ  
တို့နှင့် ပြည့်စုံသည်ဖြစ်၍ နှလုံးမွေ့လျော်ဖွယ်ရှိသော၊ မဟာ  
ဝနေ့-မဟာရုန်တော်၍၊ ဝိဟာရဇ္ဈား-နေတော်မူလျှက်၊ သမ္မတ္တာ  
အသေး သဟသေးဟိ စက္ကဝါပြေဟိ-ပတ်လည်ဝန်း  
ကျင် တစ်သောင်းသော စကြေဝ္မာတိုက်တို့မှ၊ အာဂမ္မ-လာ  
ကုန်၍၊ သစ္စာသီဇ္ဈာန်-အညီအညွတ်စည်းဝေး၍ နေကုန်သော၊  
ဒေဝါန်း-နတ်ပြဟွာတို့အား၊ ယံသမယံ-အကြိုင်မဟာသမယ  
သုတိကို၊ အအသယံ-ဟောတော်မူပြီ၊ အာယုဒီယကရုံ-  
အသက်ရည်ခြင်းကို ပြုတတ်သော၊ သဗ္ဗ္ဗ္သမ္မတ္ထာသာစက်-  
ခိုင်သိမ်းသော စည်းစိမ်ချမ်းသာ ဘုန်းကျက်သရေကို ပြီးစေ  
တတ်သော၊ ဝရုံ-တောင့်တအပ်ကောင်းမြတ်သော၊ သုဒ္ဓိဝါ  
သပ္ပါဘူတိဟိ-သုဒ္ဓိဝါသပြဟွာ အစရှိကုန်သော၊ ဒေဝေဟိ-  
နတ်ပြဟွာတို့သည်၊ ပဋိနန္ဒိတံ-နှစ်သက်အပ်သော၊ သဗ္ဗ္ဗ္သရော

ဘယူရှိတံ-ခိုင်သီးသော ရောကါ၊ ဘေးအန္တရာယ်တို့ကို  
ဖျက်ဆီးတတ်သော၊ တံ သမယံ-ထို မဟာသမယ သုတ်  
တော်ကို မယံ-ပါတို့သည်၊ ဘဏာမဟာ-ရွတ်ကြံကုန်အံး။

### မြဟ္မာလေးယောက် လျှောတို့

၁။ ငံး-ယခု ဆိုလတ္တံ-သည်အတိုင်း၊ မေမယာ-အကျို့၌  
အာနန္ဒာမထောင်သည်၊ ဘဂဝတော့-မြတ်စွာဘုရား၏၊ သမ္မာ  
ခါ-မျက်မောက်တော်မှု၊ ကူး သုတ္တံ-ဤ မဟာသမယ သုတ်  
ကို၊ သုတ်-ကြားနာအပ်၏၊ ကော် သမယံ-တစ်ရုံရောအခါ်၌  
ဘဂဝါ-မြတ်စွာဘုရားသည်၊ သက္ကာသု-သက္ကာတိုင်း တို့၌  
ကပိလဝတ္ထာသို့-ကပိလဝတ်ပြည်၌၊ မဟာဝန်-မဟာဝန်  
တော်၌၊ မဟာတာ-များစွာသော၊ ဘိက္ခာသံယေန-ရဟန်း  
အပေါင်းနှင့်၊ သမ္မာဝ အရဟန္တာဟို-အားလုံးကုန် ရဟန္တာ  
ချည်းဖြစ်ကုန်သော၊ ပွဲမတွေ့ဟို ဘိက္ခာသတေဟို-ပါးရာ  
အတိုင်းအရည် ရှိကုန်သော ရဟန်းတို့နှင့်၊ သွှဲ့-တက္ခာ  
ဝိဟရတိ-နေတော်မူ၏။

ဒသဟိုစလောကဓာတ္ထဟို-ဆယ်ခုသော လောကဓာတ္ထို  
မူလည်း၊ ပါ-တစ်သောင်းသော စကြေဝြာတို့မူလည်း၊ ဒေဝ  
တာ-နတ်မြဟ္မာတို့သည်၊ ဘဂဝန္တံ-မြတ်စွာဘုရားကိုလည်း  
ကောင်း၊ ဘိက္ခာသံယွှေးရဟန္တာငါးရာ အပေါင်းကိုလည်း  
ကောင်း၊ ဒသသနာယ်-ဖူးမြော်ခြင်းငှာ၊ ယေဘုယျန သန္တိ  
ပတိတာ-များသောအားဖြင့် စည်းဝေးလာရောက်ကုန်သည်၊  
ဟောန္တိ-ဖြစ်ကုန်၏၊ အထကော်- ထိုအခါ်၌ သုဒ္ဓိပါသကာယိ  
ကာန်-သုဒ္ဓိပါသ မြဟ္မာဘုံးမြော်နေကုန်သော၊ စတုန္တံ ဒေဝန်း-  
မြဟ္မာကြီးလေးယောက်တို့အား။ တတ်ပရိဝိတက္ကန်း-ဤသို့သော

အကြံသည်၊ အဟောသီ-ဖြစ်ပြီ၊ ကို အဟောသီ-အဘယ်သို့  
ဖြစ်သနည်းဟူမှု၊ အယံ ခေါ် ဘဂဝါ-ဉာဏ်စွာဘုရားသည်၊  
သက္ကသု-သက္ကတိုင်းတို့ပြု၊ တပိလဝထွေသွှေး-ကပိလဝတ်ပြည်  
ပြု၊ မဟာဝန္တ-မဟာဝန်တော်ပြု၊ မဟာတာ-များစွာသော၊ ဘိကျို  
သံပေါ်န-ရဟန်အပေါင်းနှင့်၊ သမ္မဝဝအရဟန္တားဟို-အားလုံး  
ကုန် ရဟန္တသံသည်ဖြစ်ကုန်သော၊ ပွဲမတွေ့ဟို ဘိကျိုသတေ  
ဟို-ငါးရာအတိုင်း အရှည်ရှိကုန်သော ရဟန်းတို့နှင့်၊ သွှေး  
တက္က၊ ဝိဟရတိ-နေတော်မူ၏၊ ဒသဟိုစ လောကဓာတူဟို-  
ဆယ့်ခုသောလောကဓာတ်တို့မှုလည်း၊ ငါ-တစ်သောင်းသော  
စကြေဝ္မာတို့မှုလည်း၊ ဒေဝတာ-နတ်ပြဟ္မာတို့သည်၊ ဘဂ  
ဝါ့-မြတ်စွာဘုရားကိုလည်းကောင်း၊ ဘိကျိုသံယဉ်-ရဟန္တာ  
ငါးရာ အပေါင်းကိုလည်းကောင်း၊ ဒသသနာယ်-ဖူးမြော်ခြင်း  
ငှာ၊ ယေသူယျေန သန္တိပတ်တာ-များသောအားဖြင့် စည်း  
ဝေး လာရောက်ကုန်သည်၊ ဟောနှီး-ဖြစ်ကုန်၏၊

မယ့်ဖို့-ငါတို့သည်လည်း၊ ယေန-အကြောင်အရပ်ပြု၊ ဘဂဝါ-  
မြတ်စွာဘုရားသည်၊ အထွေး-ရှိ၏၊ တေန-ထို ဘုရားရှိရာ  
အရပ်သို့ ဥပသက်မေယျာမ-ချိုးကပ်ရကုန်မူကား၊ ယံ့နှုန်း  
သွေ် ကောင်းလေစွာ၊ ဥပသက်မိတာ-ချိုးကပ်ကုန်ပြီး၍၊ ဘဂဝါ  
ဘဂဝတောာ-မြတ်စွာဘုရား၏၊ သန္တိကောင်းလေစွာ၊ ပဇ္ဇာ  
ကံ-အသီးအသီး၊ ငါတံ့-ငါထာကုံ၊ ဘာသေယျာမ-ရွတ်ဆို  
ရကုန်မူကား၊ ယံ့နှုန်း-သွေ် ကောင်းလေစွာ၊ ကူးတို့ တော်  
ပရီရိတက္ကန်း-ဉာဏ်သို့သော အကြံသည်၊ အဟောသီ-ဖြစ်ပြီ။  
အထခေါ်-ယင်းသို့ အကြဖြစ်ပြီးသည်၏ အခြားမျှုပြု၊ တာ  
ဒေဝတာ-ထိုပြဟ္မာကြီးလေးယောက်တို့သည်၊ သေယျထာပိ  
နာမ-ဥပမာမည်သည်ကား၊ ဗလဝါ-အားကြီးသော၊ ပုဂ္ဂိုလ်သော-

ယောကျားသည်၊ သမိန္ဒိတံ-ကြွေးအပ်သော၊ ဗာဟံတ်-လက်မောင်းကိုမှုလည်း၊ ပသာရေယျ သေယျထာပါ-ဆန့်သကဲ့သို့လည်းကောင်း၊ ပသာရှိတံ-ဆန့်အပ်ပြီးသော၊ ဗာဟံတ်-လက်မောင်းကိုမှုလည်း၊ သမိဇ္ဈိယျ သေယျထာပါ-ကြွေးသကဲ့သို့လည်းကောင်း၊ ဝေမော်-ကျိုအတူသာလျှင်၊ သုဒ္ဓါဝါ သေသူ ဒေဝေသု-သုဒ္ဓါဝါသ ဖြဟ္မာ့ဘုံတို့၏ အစ္ဆာရပါတာ-ကွယ်ခဲ့ကုန်သည် ဖြစ်၍၊ ဘဂဝတော်-မြတ်စွာသူရား၏၊ ပုရတော်-ရှေ့တော်၏ ပါတုရဟေသုံး-ထင်ရှားဖြစ်ကုန်၏၊ အထခေါ်-ထိုအခါ၍၊ တာ ဒေဝေတာ-ထို ဖြဟ္မာကြီးလေးယောက်တို့သည်၊ ဘဂဝတိုံး-မြတ်စွာသူရားကို၊ အသိဝါဒေတွာ-ရှိခိုးကုန်ပြီး၍၊ ကေမဏ္ဍား-သင့်တင့်လျောက်ပတ်သော အရပ်၍၊ အင့်သုံး-ရပ်ကုန်၏၊ ကေမဏ္ဍား-သင့်တင့်လျောက်ပတ်သော အရပ်၍၊ ဌီတာခေါ်-ရပ်ပြီးသော၊ ကော ဒေဝေတာ-အရှေ့၊ စကြော်လွှာနခမ်းဝေး သက်ဆင်းသော ဖြဟ္မာကြီးတစ်ယောက်သည်၊ ဘဂဝတော်-မြတ်စွာသူရား၏၊ သုဒ္ဓါကော်-အထံတော်၏၊ မဟာ သမယော ပဝနသိုံး ။ပေါ်၊ အပရာဇိတသံယန္တိ-မဟာသမယော ပဝနသိုံး ။ပေါ်၊ အပရာဇိတသံယံး ဟူသော၊ လူမဲ့ ကိုထံ-ကျိုဝါထာကို၊ အဘာဘို-ရွှေတို့။

ပဝနသိုံး-ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဂုဏ်တော်ကြီး၍၊ မဟာသမယော-အစည်းအဝေးကြီးပါတကား၊ ဒေဝေကာယာ-နတ်ဖြဟ္မာအပေါင်းတို့သည်၊ သမာဂတာ-အညီအဉာဏ် စည်းဝေးလာရောက်ကုန်၏၊ ဘဂဝတ်-မြတ်စွာသူရား၊ မယံ-အကျွမ်းပို့တို့သည်၊ အပရာဇိတသံယံး-ရန်သူတို့သည် မအောင်နိုင်ကုန်သည် ဖြစ်၍၊ ယနေ့ပိုင်အောင်အပြီးသော မာရ်သုံးပါးရှိသော ရဟန်းဝါးရာ၊ အပေါင်းကို

ဒက္ခိတာယေ-ဖူးမြော်ခြင်းငှာ၊ တူမဲ့ ဓမ္မသမယံ-ဤတရားသဘင်သို့၊ အာဂတာ-လာရောက်ကုန်သည်၊ အမှု-ဖြစ်ကုန်၏။

၂။ အထခေါ်-ထိပထမြှုပြုဘုံး၏ အခြားမဲ့၌၊ အပရာဒေဝတာ-တောင်စကြေဝြာနခမ်း၍ သက်ဆင်းသော ဗြဟာတ်ယောက်သည်၊ ဘဂဝတော့-မြတ်စွာဘုရား၏၊ သန္တာကေ-အထံတော်၌၊ တဗြာ ဘိက္ခဝါ ။ပေါ်ပလှိုတာတိ-တဗြာ ဘိက္ခဝါ ။ပေါ်ပလှိုတာဘုသော တူမဲ့ ဂါထံ-ဤဂါဏ်ကို၊ အဘာသီ-ရွတ်ပြီ။

တဗြာ-ထိအစည်းအဝေးကြီး၌၊ ဘိက္ခဝါ-ရဟန္တာဝါးရာတိသည်၊ သမာဒေါ်သု-တည်ကြည်ကုန်၏၊ အတူနော-မိမိ၏၊ စိတ္တံ့-စိတ်ကို၊ ဥဇာကံ-ဖြောင့်ဖြောင့်၊ အကံသု-ပြုကုန်၏၊ သာရထိ-ရထားထိန်းသည်၊ သိန္တာဝေသု-မြင်းတို့သည်၊ သမပွာဝတ္ထာသု-မယုတ်မလွန် အညီအမျှ ဖြစ်ကုန်လတ်သော် နေတ္တာနို-ကြီးတို့ကို၊ ဂဟေတ္တာ-ကိုင်၍၊ အစောဒေဇဵ်ဘု-မမောင်းပဲ၊ အပါရေဇဵ်ဘု-မတားမြစ်ပဲ၊ တိဋ္ဌတိဂုံး-လျှပ်လျှော်ရှုံး တည်သကဲ့သို့၊ ဝံတထာ-ထိအတူ၊ ဆွဲရွဲပေကာု-ယု-အာရုံခြောက်ပါး၌ လျှပ်လျှော်တိသော ဆွဲရွဲပေကာုနှင့်၊ သမန္တာဂတာ-ပြည့်စုံကုန်သော၊ ဂုတ္တာမြို့ရာ-လုံခြုံသော မြို့ရေခြောက်ပါး၊ ရှုံကုန်သော၊ ပလှိုတာ-ပညာရှုံကုန်သော ဘိက္ခဝါ-ရဟန္တာဝါးရာတို့သည်၊ ကူးကြော်-ကူးကြော်ခြောက်ပါးတို့ကို၊ ရက္ခိုး-စောင့်ရွှောက်ကုန်၏၊ ဘဂဝါ-မြတ်စွာဘုရား၊ တော့-ဤရဟန္တာဝါးရာတို့ကို၊ ဒက္ခိတာယေ-ဖူး မြော်ခြင်းငှာ၊ မယံ-အကျွုပ်တို့သည်၊ တူမဲ့ ဓမ္မသမယံ-ဤတရားသဘင်သို့အာဂတာ-လာကုန်သည်၊ အမှု-ဖြစ်ကုန်၏။

၃၁ အထခေါ-ထိ ဒုတိယ ပြဟ္မာ၏ အခြားမဲ့၌ အပရာ ဒေဝတာ-အနောက် စကြေဝွှာ နှစ်းဝံ့ သက်ဆင်းလာ သော ပြဟ္မာတစ်ယောက်သည်၊ ဘဂဝတောာ-မြတ်စွာဘုရား၏၊ သိန္တိကော-အထံတော်၌၊ ဆေတွာ နီလံ ။ပေ။ သူသူ နာဂါတီ-ဆေတွာ နီလံ ။ပေ။ သူသူနာဂါဟူသော ကူမံ ဂါထံ-၌၊ ဂါထာကို၊ အဘာသီ-ရွှေတိ၌။

နီလံ-ရာဂ ဒေါသ မောဟမည်လျင်း ငြောင့်တံသင်းကို၊ ဆေတွာ-မဂ်လေးရပ်ဖြင့်၊ ပယ်ဖြတ်ကုန်၌၊ ပလိယံ-ရာဂ ဒေါသ မောဟခေါ်မည်၊ တံခါးကျည်ကို၊ ဆေတွာ-ပယ် ဖြတ်ကုန်၌၊ ကူန္နနိုလံ-ရာဂ ဒေါသ မောဟတည်းဟူသော တံခါးတိုင်ကို၊ ဦးဟစ္စ-မဂ်လေးသွယ်ဖြင့် နှတ်ပယ်ပြီး၌၊ အနေ အ-တဏောမရှိ ကုန်သော၊ သူန္တိာ-ကိုလေသာမရှိသည်ဖြစ်၍ စင်ကြယ်ကုန်သော၊ ဂိမလာ-ကိုလေသာ အညှစ်အကြေး မရှိကုန်သော၊ စက္ခာမတာ-စက္ခာပါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ သူအန္တိာ-အလွန်ယဉ်ကျေးအောင် ဆုံးပ အပ်ပြီးကုန်သော၊ သူသူနာဂါ-ပျို့မျစ်နှုနယ် ငယ်စဉ်က ရဟန္တ်ာ ဖြစ်ကုန်သော၊ တော့ထိ ရဟန္တ်ာပါးရာတို့သည်၊ စရန္တိ-အရပ်လေးမျက်နှာတို့၌ အပိတ်အပင် အဆီးအတား မရှိကုန်သည် ဖြစ်၍ သွားလာ လှည့်ပတ်ကုန်၏၊ ဘဂဝါ- မြတ်စွာဘုရား၊ ငော့-၌၊ ရဟန္တ်ာပါးရာတို့ကို၊ ဒက္ခာတာ ယော-ဖူးမြော်ခြင်းငား၊ မယံ-အကျွန်းပို့သည်၊ ကူမံ ဓမ္မ သမယံ-၌ တရားသဘင်သို့၊ အာဂတာ-လာရောက်ကုန် သည်၊ အမှု-ဖြစ်ကုန်၏။

(နံရုံးဖြစ်စေ၊ မြော်ဖြစ်စေ ရိုက်နှက်စိုက်ထားအပ်သော ငြောင့်တံသင်းကို နှတ်ခြင်းငား ခဲယဉ်းသကဲ့သို့၊ ရာဂ ဒေါသ

မောဟ တရားသုံးပါးတို့သည်လည်း သတ္တဝါသန္တာန်မှ နတ်ခြင်းငှာ ခဲယဉ်းသောကြောင့် ငြောင့်တံသင်းနှင့် တူသည်၊ တံခါးကျည်မင်းတုန်းသည် ဖြို့သို့ဝင်ခြင်းကို တားမြစ်သကဲ့သို့ ထိုတရား သုံးပါးတို့သည်လည်း နိဗ္ဗာန်တည်းဟူသော ဖြို့သို့ ဝင်ခြင်းကို တားမြစ်သောကြောင့် တံခါးကျည်မင်းတုန်းနှင့် တူသည်၊ တံခါးတိုင်သည် နက်စွာ တူးစိုက်ထားအပ်သော ကြောင့် နတ်ခြင်းငှာ ခဲယဉ်းသကဲ့သို့ ထိုတရားသုံးပါးတို့ သည်လည်း သတ္တဝါသန္တာန်မှ နတ်ရန် ခဲယဉ်းသောကြောင့် တံခါးတိုင်နှင့် တူကုန်သည်၊ ဤကား မဟာသမယသုတေ ဋီကာ အဆိုတည်း။)

၄။ အထခါ-ထိုတတိယ ပြဟ္မာ၏ အခြားမဲ့၌ အပရာ ဒေဝတာ-မြောက်စကြေဝ္မာ နခ်းဝို့ သက်ဆင်းသောပြဟ္မာ တစ်ယောက်သည်၊ ဘဂဝတော့-မြတ်စွာသုရား၏၊ သန္တာကော်-အထံတော်၍၊ ယောက်စိ ။ပေါ့။ ပရိပူရေသန္တာတိ-ယောက်စိ ။ပေါ့။ ပရိပူရေသန္တာ ဟူသော၊ ကူမဲ့ ဂါထံ-ဤ ဂါထာကို၊ အဘာသီ-ရွတ်ပြီ။

ယောက်စိ-ခပ်သိမ်းကုန်သော သူတို့သည်၊ ဗုဒ္ဓံ-မြတ်စွာ ဘုရားကို၊ သရဏံ-လောကုတ္တရာသရဏံရုံဖြင့် ကိုးကွယ်ရာ ဟူ၍၊ ဂတာသေ-လေးလေးမြတ်မြတ် ဆည်းကပ်ကုန်၏၊ တော့-ထို လောကုတ္တရာ သရဏံရုံဖြင့် ဆည်းကပ်ကုန်သော သူတို့သည်၊ အပါယဘူမီး-အပါယလေးဘုံသို့၊ နဂမိသုန္တာ-မလားကုန်လတ္တံ့၊ မာန့်သံဒေဟံ့-လူ၌ဖြစ်သော ကိုယ်ခန္ဓာ ကို၊ ပဟာယ-စွန့်ပစ်ကုန်သည်ရှိသော်၊ ဒေဝကာယံ-နတ်၌ ဖြစ်သော ကိုယ်ခန္ဓာကို၊ ပရိပူရေသန္တာ-ပြည့်စေကုန်လတ္တံ့၊ ဘဂဝါ-မြတ်စွာသုရား၊ ဒေတံ့၍ ရဟန္တာငါးရာတို့ကို၊

ဒက္ခိတာယော-ဖူးမြှုပ်ခြင်းငှာ၊ မဟံ-အကျွန်ပို့သည်၊ ကဲ့မဲ့  
ဓမ္မသမယံ-ၢုံး တရားသဘင်သို့၊ အာဂတာ-လာကုန်သည်၊  
အမှု-ဖြစ်ကုန်၏။

### နတ်တို့၏ အမည်ကိုဟောတော်မူခြင်း

၅။ အထခေါ-ထိနတ်ပြဟ္မာအများ စည်းဝေးသောအခါ်၌  
ဘဂါ-မြတ်စွာဘုရားသည်၊ ဘိက္ခို-ရဟန္တာငါးရာတို့ကို၊  
အာမဇွှေ့သီ-ခေါ်ချိမ်းတော်မူပြီ၊ ကို အာမဇွှေ့သီ-အဘယ်သို့  
မိန့်တော်မူသနည်း ဟူမှု၊ ဘိက္ခိုဝေ-ရဟန်းတို့၊ ဒသသု  
လောက ဓာတုသု-ဆယ်ခုကုန်သော လောကဓာတ်တို့၌  
ဝါ-တစ်သောင်းသော စကြေဝြာတို့၌၊ ဝသန္တာ-နေကုန်သော  
ဒေဝတာ-နတ်ပြဟ္မာတို့သည်၊ တထာဂတ်-ပါဘုရားကိုလည်း  
ကောင်း၊ ဘိက္ခိုသံယဉ်-ရဟန္တာငါးရာ အပေါင်းကိုလည်း  
ကောင်း၊ ဒသနာယ်-ဖူးမြှုပ်ခြင်းငှာ၊ ယော်ယော် သူ့  
ပတိတာ-များသောအားဖြင့် စည်းဝေး လာရောက်ကုန်သည်  
ဟောနှီး-ဖြစ်ကုန်၏၊ ဘိက္ခိုဝေ-ရဟန်းတို့၊ အတိတာမဒ္ဒါန်း-  
လွန်လေပြီးသော အစွှန့်၌ အရဟန္တာ-ပူ့ဖော်အထူးကို ခံ  
တော်မူထိုက်ကုန်သော ယော် တော်သမ္မတ္မာ-အကြောင်  
ဘုရားသခင်တို့ သည်လည်း၊ အဟောသုံး-ပွင့်တော်မူကုန်ပြီ၊  
သေယျထာပို-ဥပမာမည်သည်ကား၊ တော်ရဟန်း-ယခုအခါ်၌  
မယုံး-ပါဘုရား၏၊ သူ့ကေ-အထံ့၌ ဒေဝတာ-နတ် ပြဟ္မာ  
တို့သည်၊ သူ့ပတိတာ-စည်းဝေး လာရောက်ကုန်သည်  
ဟောနှီးသေယျထာပို-ဖြစ်ကုန်သကဲ့သို့၊ တော်သမ္မတ္မာကြောင်း-  
ကိုသဲလုံးမက ပွင့်တော်မူကုန်ပြီးသော ထိုဘုရားသခင်တို့  
၏လည်း၊ သူ့ကေ-အထံ့၌ တော်ပရမာယောဝ-ယခုဝါ၏

အထိ၍ စည်းဝေးသည်လောက် ပမာဏရှိသည်သာလျှင် ဖြစ်ကုန်သော၊ ဒေဝတာ-နတ် ပြဟ္မာတို့သည်၊ သန္တိပတိတာ-စည်းဝေး လာရောက်ကုန်သည်၊ အဟေသုံး-ဖြစ်ကုန်ပြီ၊ ဘိက္ဗဝေ-ရဟန်းတို့၊ အနာဂတ်မဖွံ့ဖြိုးလာလတ္ထု့သော အဓန္တ်၍၊ အရဟန္တ့်-ပူဇော်အထူးကို ခံတော်မူတိုက်ကုန်သော ယောပါ တော့ သမ္မာသမ္မာဖွံ့ဖြိုး-အကြောင် ဘုရားရှင်တို့သည်လည်။ ဘဝသုန္တ်-ပွင့်တော်မူကုန်လတ္ထု့၊ သေယျထာပါ-ဥပမာမည် သည်ကား၊ တောရပါ-ယခုအခါ၍၊ မယုံ-ငါဘုရား၏၊ သန္တိကေ-အထိ၍၊ ဒေဝတာ-နတ်ပြဟ္မာတို့သည်၊ သန္တိပတိတာ-စည်းဝေး လာရောက်ကုန်သည်၊ ဟောန္တ် သေယျထာပါ-ဖြစ်ကုန်သကဲ့သို့၊ တောသုံး ဘဂဝန္တ့်ဘန်း-ဂို့သဲလုံးမက ပွင့်တော်မူလတ္ထု့ကုန်သော ထိုဘုရားသခင်တို့၏လည်။ သန္တိကေ-အထိ၍၊ တတ် ပရမာယောဝ-ယခု ငါ၏အထိ၍ စည်းဝေး သည်လောက် ပမာဏရှိသည်သာလျှင် ဖြစ်ကုန်သော၊ ဒေဝတာ-နတ်ပြဟ္မာတို့သည်၊ သန္တိပတိတာ-စည်းဝေးလာရောက်ကုန်သည်၊ ဘဝသုန္တ်-ဖြစ်ကုန်လတ္ထု့။

ဘိက္ဗဝေ-ရဟန်းတို့၊ ဒေဝကာယာန်း-နတ်ပြဟ္မာအပေါင်းတို့၏၊ နာမာန်း-အမည်တို့ကို၊ အာစိက္ခိသုံးမိ-ငါဘုရားပြောအုံ၊ ဘိက္ဗဝေ-ရဟန်းတို့၊ ဒေဝကာယာန်း-နတ်ပြဟ္မာအပေါင်းတို့၏၊ နာမာန်း-အမည်တို့ကို၊ ကိုတွေယိသုံးမိ-ငါဘုရားကြားအုံ၊ ဘိက္ဗဝေ-ရဟန်းတို့၊ ဒေဝကာယာန်း-တို့၏၊ နာမာန်း-အမည်တို့ကို၊ ဒေသသုံးမိ-ငါဘုရားဟောအုံ၊ တံ-ထိုငါဘုရားဟောပြာ လတ္ထု့သော စကားကို၊ သုဏာထ-နားစွေ့စွေ့ ထောင်ကြ ကုန်လော့၊ သာရက်-ကောင်းစွာ၊ မနသိ ကရောထ-နှုလုံးသွင်းကြ ကုန်လော့၊ ဘာသိသုံးမိ-

ဟောအဲ၊ ကူတိ-ဤသို့၊ အာမန္တာ-မိန္ဒြတော်မူပြီ၊ ဘဏ္ဍာ-အရှင်ဘုရား၊ ငံ-မိန္ဒြတော်မူသည်၊ အတိုင်းပါဘုရား၊ ကူတိ-ခေါ်-ဤသို့လျှင်၊ တော်ကူန္တာ-ထို ရဟန္တာဝါးရာတို့သည်၊ ဘဂဝတော်-မြတ်စွာဘုရား၏၊ ဝစ်နှုန်းမိန္ဒြတော်စကားကို၊ ပစ္စသောသုံး-ရှေးရှုဝန်ခံကုန်၏၊ ဘဂဝ-မြတ်စွာဘုရားသည်၊ တော် ဝစ်နှုန်း-ယခုဆိုလွှာ့သော “သိလောကမန့်ကသာမိ” အစရိုသော ဤစကားကို၊ အဝေါစ-မိန္ဒြတော်မူပြီ။

### ၁၆၀၀၀...သော နတ်များ

၆။ ယတ္တာ-အကြောင်အကြောင် အရပ်တို့၏ ဘုမ္မာ-မြေနှင့် ပို၏ နေလေ့ရှိကုန်သော နတ်တို့သည်၊ တာသိတာ-တိုတို အရပ်ကို မှို၍နေကုန်၏၊ တေဟို-ထိုမြေနှင့် ပို၏ နေလေ့ရှိကုန်သော နတ်တို့နှင့်၊ သွှေး-တကွာ၊ သိလောက်-ဂါထာကို၊ အနုကသာမိ-ငါဘုရားဖြစ်စေအဲ၊ ယော ဘိက္ခာ့-အကြောင် ရဟန္တာဝါးရာတို့သည်၊ ဂိရိဂုဏ်ရုံ-တောင်ခေါင်း တောင်ဝါးကို၊ သိတာ-အမှိုပြု၍ နေကုန်၏၊ ပဟိတ္တာ့-နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်၏၊ သမာဟိတာ-တည်ကြည်ကုန်၏၊ ပုထူး-ဝါးရာ အရေအတွက်ရှိသည်ဖြစ်၍ များပြားကုန်၏၊ သိဟာဝ-ကေသရာဇာ ခြေသံ့မင်းတို့ကဲ့သို့၊ သလ္းနာ-ကိန်းအောင်းကုန်၏၊ လောမဟံသာ ဘိသမ္မာနော-ကြက်သီးမွှေးညှင်းထခြင်းကို လွှမ်းမိုးနိုင်ကုန်၏၊ ဉာဏ်တ မနာသာ-ဖြူစင်သော စိတ်ရှိကုန်သည်ဖြစ်၍၊ သုဒ္ဓိ-စင်ကြယ ကုန်၏၊ ဝို့သန္တာ-အထူးသဖြင့် ကြည်လင်ကုန်၏၊ အနာ ဂလာ-နောက်ကျူးခြင်း မရှိကုန်။

၅။ ကာပိလဝတ္ထေ-ကပိလဝတ်ပြည်၏ အနီးဖြစ်သော ၀နေ့-မဟာဂုဏ်တော်၍ ဝါဘဏ္ဍာ-သီတင်းသုံး နေကုန်သော ဘိယျာ ပွဲသတေ-မြတ်စွာဘုရားနှင့်တကွ ငါးရာထက် တစ်ပါးပိုလွန်ကုန်သော၊ တေ ဘိက္ခာ။-ထိရဟန်ဘတိုကို ဉာဏ်-ဉာဏ်းတိုကား ဒီပွဲစက္ခာအဘိညာဉ်ဖြင့် နတ်ပြဟာ အပေါင်းတိုကို မြင်နိုင်ကုန်၏ဟု သိတော်မူ၍၊ တတော့-ထိ အခါ၍၊ သာသနေ့-သိက္ခာသုံးပါးဖြင့် သိမ်းကျိုးအပ်သော သာသနာတော်၍၊ ရတော့-မွေ့လျှော် ပျော်ပိုက်ကုန်သော၊ သာဝကော-ရဟန်ဘင်းရာ သာဝကဗုံးကို၊ သတ္တာ-မြတ်စွာ ဘုရားသည်၊ အာမန္တာ ယို-ခေါ်၍ မိန့်တော်မူပြီ၊ ကို အာမန္တာ ယို-အဘယ်သူ့ခေါ်၍ မိန့်တော်မူသနည်းဟူမှာ၊ ဘိက္ခာဝေး-ရဟန်းတို့၊ ဒေဝကာယာ-နတ် ပြဟာအပေါင်းတို့သည်၊ အဘိက္ထာ-စည်းဝေး လာရောက်ကုန်၏၊ တေ-ထိ နတ် ပြဟာအပေါင်းတို့ကို၊ တုမေ့-သင်ရဟန်ဘင်းရာတို့သည်၊ ဝိဇာနထု-ဒီပွဲစက္ခာအဘိညာဉ်ဖြင့် ကြည့်လျက် သိကြကုန် လော့၊ လူတိ-ဉာဏ်သူ့၊ အာမန္တာ ယို-ခေါ်၍ မိန့်တော်မူပြီ တေစား-ထိ ရဟန်ဘင်းရာတို့သည်လည်း၊ ဗုဒ္ဓသာ-မြတ်စွာ ဘုရား၏၊ သာသန်း-အမိန့်တော်ကို၊ သူတ္ထာ-ကြားကုန်၍၊ အာတုပုံး-ဒီပွဲစက္ခာ အဘိညာဉ်အကျိုးငှာ ဝိရိယကို၊ အကရုံး- ပြကုန်ပြီ။

၆။ တေသံး-ထိရဟန်ဘင်းရာတို့၏(သိန္တာန်၍)၊ အမန္တာန်း-နတ်ပြဟာအပေါင်းတို့ကို၊ ဒသာန်း-မြင်စွမ်းနိုင်သော၊ ဥာဏ်း-ဒီပွဲစက္ခာဥာဏ်းသည်၊ ပါတုရဟု-ထင်ရှားဖြစ်ပြီ၊ တေသံး-ထိ ရဟန်ဘင်းရာတို့တွင်၊ အပြောကော-အချို့သော ရဟန်ဘတို့သည်၊ သတော့-နတ်ပြဟာ တစ်ရာလောက်ကို၊ အဒ္ဓက္ခား-ဒီပွဲစက္ခာဖြင့် မြင်ကုန်ပြီ၊ အပြောကော-အချို့သော

ရဟန္တာတို့သည်၊ သဟသံ-နတ်ပြဟ္မာ တစ်ထောင်လောက်  
ကို၊ အဒ္ဓကျိုး-ဒီပွဲစက္ခာဖြင့် မြင်ကုန်ပြီ၊ အထ-တိမှတ်ပါး၊  
အပွဲကေ-အချို့သော ရဟန္တာတို့သည်၊ သတ္တရီ  
သဟသုယာန်-ခုနစ်သောင်း လောက်သော နတ်ပြဟ္မာတို့ကို၊  
အဒ္ဓကျိုး-ဒီပွဲစက္ခာဖြင့် မြင်ကုန်ပြီ။

(သတ္တတိဟု ဆိုလိုလျက် တာ အကွရာကို ရ ပြခြား “သတ္တရီ”  
ဟရှိသည်၊ တကာဓာသာ ရကာရာအေသံ ကတ္တာ ဝါး။ ။၌ကာ)

ကော-အချို့သော ရဟန္တာတို့သည်၊ အမန္တသုယာန်-နတ်  
ပြဟ္မာတို့၏သဟသုယာန်သတ်-တစ်သိန်းလောက်ကို၊ အဒ္ဓသံ-  
ဒီပွဲစက္ခာဖြင့် မြင်ကုန်ပြီ၊ အပွဲကေ-အချို့သော ရဟန္တာတို့  
သည်၊ အနန္တဗို့-အပိုင်းအခြားမရှိသော နတ်ပြဟ္မာအပေါင်းကို၊  
အဒ္ဓကျိုး-ဒီပွဲစက္ခာဖြင့် မြင်ကုန်ပြီ၊ သဗ္ဗာ-ခပ်သိမ်းကုန်သော  
ဒီသာ-အရပ်မျက်နှာတို့သည်၊ ဖူး-နတ် ပြဟ္မာတို့နှင့်၊  
ပြည့်နှက်နေကုန်သည်၊ အဟုံ-ဖြစ်ကုန်ပြီ။

၉။ စက္ခာမာ-စက္ခာပါးပါးနှင့်ပြည့်စုတော်မူသော၊ သတ္တာ-  
မြတ်စွာဘုရားသခင်သည်၊ တေသု-တို့ရဟန္တာတိုးရာတို့တွင်၊  
ကောကေန-တစ်ပါးတစ်ပါးသည်၊ ဒီဋ္ဌး-မြင်အပ်သော၊ တွေ  
သဗ္ဗာ-တို့အလုံးစုကိုလည်း၊ အဘို့သာယ-သိတော်မူ၍၊ ဝဝတ္ထု  
တွာန-ပိုင်းခြားမှတ်သားတော်မူ၍၊ တတော-နတ်ပြဟ္မာတို့  
စည်းဝေးရောက်လာ ထိုအခါ၍၊ သာသနော-သိက္ခာသုံးပါးဖြင့်  
သငြုပ်ဟုအပ်သော သာသနာတော်၍၊ ရတော-မွေ့လျှို့  
ပျော်ပိုက်ကုန်သော၊ သာဝကေ-ရဟန္တာတိုးရာ သာဝကတို့  
ကို၊ အာမန္တာယို-ခေါ်၍မိန့်တော်မူပြီ၊ ကို အာမန္တာယို-အဘယ်  
သို့ခေါ်၍ မိန့်တော်မူသနည်းဟူမှ၊ သိက္ခာဝေါ ရဟန်းတို့၊  
အဝကာယာ-နတ် ပြဟ္မာ အပေါင်းတို့သည်၊ အဘို့က္ခာတို့-

စည်းဝေး လာရောက်ကုန်၏၊ ယော အေဝကာယော-ယှင်းနတ် ပြဟ္မာအပေါင်းတို့ကို၊ ဂိရာပွဲ-ဂါထာစကားတို့ဖြင့်၊ အနုပုံသော-အစဉ်အတိုင်း၊ အဟံ-ငါဘုရားသည်၊ ဝေါ-သင်တို့အား၊ ကိတ္တယိသာမိ-ကြားပေအဲ၊ တုမော့-သင်ရဟန်းတို့သည်၊ ဂိဇာနာထ-ဒီပွဲစက္ခာအသိညာဉ်ဖြင့် ကြည့်လျက် သိကြကုန်လော့။

၁၀။ သတ္တသဟသော-ခန်စိထောင် အရေအတွက်ရှိကုန်သော၊ တော့ အေဝကာယာ-တို့နတ်ပြဟ္မာ အပေါင်းတို့သည်၊ ကာပိလဝတ္ထဝါ-ကပိလဝတ်ပြည့်ကို မှို၍ ဖြစ်ကုန်သော၊ ဘုမ္မာ-မြေနှင့်စပ်၍ နေလေ့ရှိကုန်သော၊ ယက္ခာ-ယက္ခအမျိုးတို့ချည်းတည်း၊ ကူးမြှို့မန္တ္တာ-တန်ခိုးကြီးကုန်၏၊ ရှုတိမန္တ္တာ-အာန်ဘော်ကြီးကုန်၏၊ ဝဏ္ဏဝန္တ္တာ-လုပသောကိုယ်အဆင်းရှိကုန်၏၊ ဝါ-ကိုယ်ရောင်ကိုယ်ဝါနှင့်ပြည့်စုံကုန်၏၊ ယသသိနာ-များသောအခြေအာရုံရှိကုန်၏၊ မောဒမာနာ-ဝစ်းမြောက်ကုန်သည်ဖြစ်၍၊ ဘိက္ခာနှင့်-ရဟန္တာ ငါးရာတို့၏၊ သမိတ်-အထံသို့၊ ဘိက္ခာနှင့်-ရဟန္တာငါးရာတို့ကို၊ ဒသဗာယ-ဖူးမြင်ခြင်းငား၊ ဝန်း-ကြုံမဟာဝန်တောသို့၊ အသိက္ခာမှု-လာရောက်ကုန်၏၊ တစ်နည်းကား... ဘိက္ခာနှင့်-ရဟန္တာငါးရာတို့၏၊ သမိတ်-အပေါင်းကို၊ ဒသဗာယ-ဖူးမြင်ခြင်းငား၊ ဝန်း-ကြုံမဟာဝန်တောသို့၊ အသိက္ခာမှု-လာရောက်ကုန်၏။

[ရှေးနည်းအလို သမိတ်-သုဒ္ဓာ အနီးဟော၊ နောက်နည်းအလို အပေါင်းဟော။ ၁၀ဝေကိုတွောနာတိ ဥာဏာစက္ခာနာ ဂိသံ အဝေကိုတွာ့-ပဝေကိုတွာ့နာတိပါ ပဋိန္တာ-ဟု ဌီကာ ဖွင့်ရကားပဝေကိုတွာ့နာ-ဟု သင့်သည်။ ၁၇၃၂ဘာတိ ဘုမ္မာအေဝတာ (အဋ္ဌကထာ) ဘုမ္မာတိ ဘူမိပဋိမဒ္ဒနိဝါယေား၊ (ဌီကာ) ဘူမိယ

ဘဝါ ဘုမ္မာ-ဟု ပြု။ ။မြေနှင့်စပ်၍ ဖြစ်သော မြေနှင့်စပ်၍ နေလေ့ရှိသော နတ်တို့သည် ဘုမ္မာစိုးမည်ကုန်၏၊ ထိုကြောင့် ဘုမ္မာ ဟု ဒွေဘော်နှင့် လိုသည်၊ ယက္ခာတိ ယက္ခာဇာတိကာ ဝေ(ဋီကာ) ထိုကြောင့် ဘုမ္မာစိုးနတ် ဟူသရွေ့သည် ယက္ခာမျိုး ချည်း ဖြစ်သည်ဟူလို့၊ ယက္ခာသွှေ့ကို ဘီလူးဟူ၍ အနက် ပြန်ကြ၏၊ ဆင်ခြင်။]

၁၁။ ဆသဟသုံး-ခြာက်ထောင် အရေအတွက်ရှိကုန် သော နတ်တို့သည်၊ ဟောမဝတာ-ဟောမဝတာ တောင်း၌ ဖြစ် ကုန်၏၊ ယက္ခာ-ယက္ခာမျိုးတို့ချည်းတည်း၊ သမ္ပာပိ-အလုံးစုံ လည်းဖြစ်ကုန်သော တေ-ထို ခြာက်ထောင်သော နတ်တို့ သည်၊ နာနတ္ထဝဏ္ဏိနော-အညီ၊ အခြေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏၊ ကူးမန္တာ-တန်ခိုး ကြီးကုန်၏၊ ဝဏ္ဏ ဝဏ္ဏာ-ကိုယ်ရောင် ကိုယ်ဝါနှင့် ပြည့်စုံကုန်၏၊ ယသသိ နော-များသောအခြာရှိကုန်၏၊ မောဒမာနာ-ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ ဘီကျားနှင့် သမိတ်-ရဟန္တာ ငါးရာတို့၏ အပေါင်းကို အသုနာယာ-ဖူးမြင်ခြင်းလှာ၊ ဝန်-၌၍ မဟာဂုဏ် တောသို့၊ အဘိက္ခာမုံ-လာရောက်ကုန်ပြီ။

၁၂။ တိသဟသုံး-သုံးထောင် အရေအတွက်ရှိကုန် သော နတ်တို့သည်၊ သာတာဂါရာ-သာတာဂါရိ တောင်း၌ ဖြစ်ကုန်၏၊ ယက္ခာ-ယက္ခာမျိုးတို့ချည်းတည်း၊ သမ္ပာပိ-အလုံးစုံလည်း ဖြစ်ကုန်သော တေ-ထို သုံးထောင်သော နတ်တို့သည်၊ နာနတ္ထဝဏ္ဏိနော-အညီ၊ အခြေ စသောအား ဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏၊ ကူးမန္တာ-

တန်ခိုးကုန်၏၊ ဝတီမင္တာ-အာနဘော်ကြီးကုန်၏၊ ဝဏ္ဏ ဝဏ္ဏ-ကိုယ်ရောင် ကိုယ်ပါနှင့် ပြည့်စုံကုန်၏၊ ယသသီ နော-များသောအခြားရုံကုန်၏၊ မောဒမာနာ-ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ ဘိက္ဌာန် သမိတ်-ရဟန္တာ ငါးရာတို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းငှာ၊ ဝန်-ကြုံ မဟာဝန် တောသို့၊ အဘိက္ဌာမုံ-လာရောက်ကုန်ပြီ။

၁၃။ ဣဇ္ဈာတေ-ကပါလဝတ်ပြည်ကို ဖို့၍ဖြစ်သော နတ် အပေါင်း ခုနစ်ထောင်၊ ဟောမဝတောင်ကို ဖို့၍ ဖြစ်သော နတ်အပေါင်း ခြောက်ထောင်၊ သာတာဂိရိတောင်ကို ဖို့၍ ဖြစ်သော နတ်အပေါင်းသုံးထောင်ဟု ဆိုအပ်ကုန်သော ကြုံ နတ်အပေါင်းတို့သည်၊ သောင့်သ သဟသုံး-တစ်သောင်း ခြောက်ထောင် အရေအတွက် ရှိကုန်၏၊ ယက္ဌာ-ယက္ဌဗျား တို့ချည်းတည်း၊ သဖွံ့ဖြိုး-အလုံးခုံးလည်း ဖြစ်ကုန်သော တေ-တို့ တစ်သောင်းခြောက်ထောင် သောနတ်တို့သည်၊ နာနတ္ထဝဏ္ဏိနော-အညီ၊ အရွှေ စသောအားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏၊ ဣဇ္ဈာမင္တာ-တန်ခိုးကုန်၏၊ ဝတီမင္တာ-အာနဘော်ကြီးကုန်၏၊ ဝဏ္ဏဝဏ္ဏ-ကိုယ်ရောင် ကိုယ်ပါနှင့် ပြည့်စုံကုန်၏၊ ယသသီနော-များသော အခြားရုံကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘိက္ဌာန် သမိတ်-ရဟန္တာငါးရာတို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းငှာ၊ ဝန်-ကြုံမဟာဝန်တောသို့၊ အဘိက္ဌာမုံ-လာရောက်ကုန်ပြီ။

### နတ်မင်း ၆...မျိုး

၁၄။ ပွဲသတာ-ငါးရာ အရေအတွက် ရှိကုန်သော နတ် တို့သည်၊ ဝေသုံးမိတ္တာ-ဝေသုံးမိတ္တာ တောင်ဗြုံ ဖြစ်ကုန်၏

ယက္ခာ-ယက္ခမျိုး တို့ချည်းတည်း၊ သမ္ပာပို-အလုံးစံလည်း  
ဖြစ်ကုန်သော တေ-ထို ဝါးရာသောနတ်တို့သည်၊ နာနတ္ထ  
ဝဏ္ဏိနော-အညီ၊ အရွှေ စသောအားဖြင့် အထူးထူး အတွေ  
ထွေ အဆင်းရှိကုန်၏၊ ကူးမန္တို့မန္တို့-တန်ခိုးကြီးကုန်၏၊ ဝတိ  
မန္တို့-အာနှင့်ဘော် ကြီးကုန်၏၊ ဝဏ္ဏို့မန္တို့-ကိုယ်ရောင်  
ကိုယ်ဝါနှင့် ပြည့်စုံကုန်၏၊ ယသသီနော-ပျေားသော အခြား  
အရုံရှိကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်သည် ဖြစ်၍၊  
ဘိက္ခာနှင့် သမိတ်း-ရဟန္တ့်ဝါးရာတို့၏ အပေါင်းကို၊ အသေနာ  
ယ-ဖူးမြင်ခြင်းငှာ၊ ဝန်း-ကြုံမဟာဝန်တောသို့၊ အဘိက္ခာမုံး-  
လာရောက်ကုန်ပြီ။

၁၆။ ကူးမြို့ရော-ကူးမြို့ရမည်သော နတ်မင်းသည်၊ ရာဝေ  
ဂဟိုကော-ရာဇ်ဗြိုဟ်ပြည်၌ ဖြစ်၏၊ အသေး-ထိုနတ်မင်း၏၊  
နိုဝင်သန်း-နေရာအရပ်ကား၊ ဝေပူလွှာ့-ဝေပူလွှာတောင်  
တည်း၊ နှုံး-ထိုကူးမြို့ရနတ်မင်းကို၊ ယက္ခာနှုံး-ယက္ခာမျိုးဖြစ်ကုန်  
သော နတ်တို့၏၊ သတ် သဟသံဃာ-တစ်သိန်းထက်  
အလွန်သည်၊ ပယိုရပါသတိ-ဆည်းကပ်ခစား၏၊ ရာဇ်ဟို  
ကော-ရာဇ်ဗြိုဟ်ပြည်၌ ဖြစ်သော၊ ကူးမြို့ရော-ကူးမြို့ရအမည်  
ရှိသော၊ သောပို-ထိုနတ်မင်းသည်လည်း၊ သပရိုဝါရော-  
အခြားအရုံနှင့်တက္ခ၊ သမိတ်း-ရဟန္တ့်ဝါးရာတို့၏ အပေါင်းကို  
အသေနာယ-ဖူးမြင်ခြင်းငှာ၊ ဝန်း-ကြုံ မဟာဝန်တောသို့၊  
အာရို-လာရောက်ပြီ။

၁၇။ ဓတ်ရင္္တာ-ဓတ်ရင္္တာ အမည်ရှိသော၊ ရာဇာ-နတ်  
မင်းသည်၊ ပုရိမံ ဒီသံဃာ-မြင်းမိုင်တောင်၏ အရွှေအရပ် မျက်  
နှာကို၊ ပသာသတိ-ဆုံးမ၏၊ ဂန္ဓုဗ္ဗာန်း-ဂန္ဓုဗ္ဗာန်းတို့ကို

အမိပတိ-အစိုးရ၏၊ သော မဟာရာဇာ-ထို တောင့် နတ် မင်းသည်၊ ယသသီ-များစွာသော အခြားရုံး၏၊ တသု-ထို တောင့် နတ်မင်း၏၊ ဗဟဝါ-များစွာကုန်သော၊ မဟာဗုဒ္ဓလာ-ကြီးသော အားရှိကုန်သော၊ ပုဂ္ဂိုလ်-သားတို့သည်လည်း ဉူန္တနာမာ-ဉူန္တဟူသော အမည်ချည်းရှိကုန်၏၊ ဉူန္တမဏ္ဍား-တန်ခိုးကြီးကုန်၏၊ ဂတ်မဏ္ဍား-အာန္တဘော်ကြီးကုန်၏၊ ဝဏ္ဍာ ဝဏ္ဍား-ကိုယ်ရောင် ကိုယ်ဝါနှင့်ပြည့်စုံကုန်၏၊ ယသသီ နော-များသောအခြားရုံးကုန်၏၊ မောဒမာနာ-ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ ဘိက္ခာ့နံ သမိတ်-ရဟန္တာင်းရာ တို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းရာ၊ ဝန်-ဤ၊ မဟာဂုဏ် တောသို့၊ အဘိဉားမုံ-လာရောက်ကုန်ပြီ။

၁၈။ ဝရှုဇ္ဈာ-ဝရှုဇ္ဈမည်သော၊ ရာဇာ-နတ်မင်းသည်၊ ဒကိုကံ-မြင်းပိုရိတောင်၏ တောင်ဘက်ဖြစ်သော၊ တံ ဒီသံ-ထိုအရပ်မျက်နှာကို၊ ပသာသတိ-ဆုံးမ၏၊ ကုမ္မဏ္ဍာနံ-ကုမ္မဏ္ဍာတို့ကို၊ အမိပတိ-အစိုးရ၏၊ သော မဟာရာဇာ-ထို ဝရှုဇ္ဈနတ်မင်းကြီးသည်၊ ယသသီ-များသော အခြားရုံးကုန်၏၊ တသု-ထို ဝရှုဇ္ဈနတ်မင်း၏၊ ဗဟဝါ-များစွာကုန်သော၊ မဟာဗုဒ္ဓလာ-ကြီးသော အားရှိကုန်သော၊ ပုဂ္ဂိုလ်-သားတို့ သည်လည်း၊ ဉူန္တနာမာ-ဉူန္တဟူသော အမည်ချည်းရှိကုန်၏၊ ဉူန္တမဏ္ဍား-တန်ခိုးကြီးကုန်၏၊ ဂတ်မဏ္ဍား-အာန္တဘော်ကြီးကုန်၏၊ ဝဏ္ဍာဝဏ္ဍား-ကိုယ်ရောင် ကိုယ်ဝါနှင့်ပြည့်စုံကုန်၏၊ ယသသီနော-များသောအခြားရုံးကုန်၏၊ မောဒမာနာ-ဝမ်းမြောက် ကုန်သည်ဖြစ်၍၊ ဘိက္ခာ့နံ သမိတ်-ရဟန္တာင်းရာတို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းရာ၊ ဝန်-

**၅၅။** မဟာဝိန်တောသို့ အဘိတ္တာမှု-လာရောက်ကုန်ပြီ။

၁၈။ ပစ္စိမံ စ ဒီသံ-မြင်းမို့ရှုတောင်၏ အနောက်ဘက်ဖြစ်သော မျက်နှာကိုမူကား၊ ဂိရုပကွာ-ဂိရုပကွာမည်သော ရာဇာ-နတ်မင်းသည်၊ ပသာသတိ-ဆုံးပၢ်၊ နာဂါန္ဓာ-နဂါး တို့ကိုလည်း၊ အမိပတိ-အစိုးရၢ်၏၊ သော မဟာရာဇာ-ထို ဂိရုပကွာနတ်မင်းသည်၊ ယသသို့-များသော အခြားအရုံရှိၢ်၏ တသေး-ထို ဂိရုပကွာနတ်မင်းၢ်၏၊ မဟာဝိ-များစွာကုန်သော မဟာဗုံလာ-ကြီးသော အားရှိကုန်သော ပုံတ္တာပို-သားတို့ သည်လည်း၊ ဉာဏ်နာမာ-ဉာဏ်ဟူသော အမည်ချည်း ရှိကုန်ၢ်၏၊ ဉာဏ်မအောင့်သာ-တန်ခိုးကြီးကုန်ၢ်၏၊ ဂုတ်မအောင့်သာ-အာနှင့် ဘော်ကြီးကုန်ၢ်၏၊ ဝဏ္ဏဝအောင့်သာ-ကိုယ်ရောင် ကိုယ်ဝါနှင့်ပြည့်စုံကုန်ၢ်၏၊ ယသသို့နော-များသောအခြားအရုံရှိကုန်ၢ်၏၊ မောဒဗာနာ-ဝမ်းမြောက်ကုန်သည်ဖြစ်ၢ်၏ ဘိက္ခာ့နှင့် သမိတ်း-ရဟန္တာ ပါးရာတို့ၢ်၏ အပေါင်းကို၊ ဒသနာယာ-ဖူးမြင်ခြင်းငြား ဝန်း-**၅၅။** မဟာဝိန်တောသို့ အဘိတ္တာမှု-လာရောက်ကုန်ပြီ။

၁၉။ ဥတ္တရုံး-မြင်းမို့ရှုတောင်၏ မြောက်ဘက်ဖြစ်သော တံ ဒီသွေး-ထို မျက်နှာကိုမူကား၊ ကုဝေရော-ကုဝေရမည်သော ရာဇာ-နတ်မင်းသည်၊ ပသာသတိ-ဆုံးပၢ်၊ ယကွာန္ဓာ-ယကွာမျိုးဖြစ်သော နတ်တို့ကိုလည်း၊ အမိပတိ-အစိုးရၢ်၏၊ သော မဟာရာဇာ-ထိုကုဝေရနတ်မင်းသည်၊ ယသသို့-များသော အခြားအရုံရှိၢ်၏၊ တသေး-ထို ကုဝေရနတ်မင်းၢ်၏၊ မဟာဝိ-များစွာကုန်သော မဟာဗုံလာ-ကြီးသောအားရှိကုန်သော ပုံတ္တာပို-သားတို့ သည်လည်း၊ ဉာဏ်နာမာ-ဉာဏ်ဟူ

သော အမည်ချည်းရှိကုန်၏၊ လူဒ္ဓိမန္တာ-တန်စိုးကုန်၏၊  
နတ်မန္တာ-အာနဘော်ကြီးကုန်၏၊ ဝဏ္ဏဝန္တာ-ကိုယ်ရောင်  
ကိုယ်ပါနှင့်ပြည့်စုံကုန်၏၊ ယသသိနာ-များသောအခြားရုံ  
ရှိကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘိက္ခာ  
နဲ့ သမိတ်-ရဟန္တာ ငါးရာတိ၏ အပေါင်းကို၊ ဒသနာယ-  
ဖူးမြင်ခြင်းငှာ၊ ဝနဲ့-၌၍ မဟာဂုဏ်တောသို့ အဘိဓာမုံ-လာ  
ရောက်ကုန်ပြီ။

[ဝတရွှေနတ်မင်းသည် မြင်းမိုင်တောင်၏ အရှေ့မျက်နှာ၌  
နေ၏၊ ဂန္ဓုဗ္ဗနတ်မျိုးတို့ကို အစိုးရ၏၊ ဝိရှုဋကနတ်မင်းသည်  
တောင်မျက်နှာ၌ နေ၏၊ ကူမ္မားတို့ကို အစိုးရ၏၊ ဝိရှုပက္ခနတ်  
မင်းသည် အနောက်မျက်နှာ၌ နေ၏၊ နိုးတို့ကို အစိုးရ၏၊  
ကုဝေရနတ်မင်းသည် မြောက်မျက်နှာ၌ နေ၏၊ ယက္ခာမျိုးတို့ကို  
အစိုးရ၏၊ ထို နတ်မင်းကြီး လေးယောက်တို့မှာ သား တစ်ရာ  
တစ်ယောက်စီ ရှိကုန်၏၊ ထို သားတို့၏ အမည်ကိုလည်း  
အခြားမရှာမှု၍ သိကြားမင်း၏ အမည်ကိုယူပြီးလျှင် ဇုန်  
အမည်ချည်း မှည့်ကုန်၏။]

၂၀။ ဒဿာသ စက္ကဝါဒတော-တစ်သောင်းသော  
စကြဝြာမှ၊ အာဂတော-လာသော၊ ဝတရွှေဗ္ဗ-တစ်သောင်း  
သော ဝတရွှေနတ်မင်းသည်၊ ကော်မူသတသဟသ ကော်  
သတသဟသ ဂန္ဓုဗ္ဗပရိတ်ရော-ကုဇ္ဇာတစ်သိန်းစီ ကုဇ္ဇာ  
တစ်သိန်းစီ ဂန္ဓုဗ္ဗနတ်မျိုး အခြားရုံး ရှိသည်ဖြစ်၍၊ ပုရိပံ  
ဒီသံ-မြတ်စွာသူရား၏ အရှေ့အရပ်၍၊ ကပိလဝတ္ထာ မဟာဝန်  
တော-ကပိလဝတ်ပြည့်၏ အစိုးဖြစ်သော မဟာဂုဏ်တောမှ၊  
ပဋိသ-စုံ၊ စက္ကဝါဒဂါး-စကြဝြာတိုက်ကို၊ ပူရေတွာ-  
ပြည့်စေ၍၊ ဦးတော-တည်၏။

အသ သဟသုစက္ကပါဉ်တော့-တစ်သောင်းသောစကြဝ္မာမှာ  
အာဂတော့-လာသော၊ ဝိရုဇ္ဇာကာ့-တစ်သောင်းသောဝိရုဇ္ဇက  
နတ်မင်းသည်၊ ကော်ဗိသတ သဟသု ကော်ဗိသတသဟသု  
ကူမ္မဏ္ဍပရိပါရော့-ကုဋ္ဌတစ်သိန်းစီ ကုဋ္ဌတစ်သိန်းစီ ကူမ္မဏ္ဍ  
အခြာရရှိသည်ဖြစ်၍ ဒက္ခိဏေန-မြတ်စွာဘုရား၏ တောင်  
မျက်နှာ၍၊ ကပိလဝထူး မဟာဝနတော့-ကပိလဝတ်ပြည်၏  
အနီးဖြစ်သော မဟာဝနတော့မှ ပဋ္ဌာယ-စ၍ စက္ကပါဉ်ဂုံး-  
စကြဝ္မာတိုက်ကို၊ ပူရေတွာ့-ပြည့်စေ၍၊ ဌီတော့-တည်၏။

အသ သဟသုစက္ကပါဉ်တော့-တစ်သောင်းသောစကြဝ္မာမှာ  
အာဂတော့-လာသော၊ ဝိရုပကွာ့-တစ်သောင်းသော ဝိရုပကွာ  
နတ်မင်းသည်၊ ကော်ဗိသတသဟသု ကော်ဗိသတသဟသု  
နာဂပရိပါရော့-ကုဋ္ဌတစ်သိန်းစီ ကုဋ္ဌတစ်သိန်းစီ နဂါးအခြာ  
အရရှိသည်ဖြစ်၍၊ ပစ္စာမေန-မြတ်စွာဘုရား၏ အနောက်  
မျက်နှာ၍၊ ကပိလဝထူး မဟာဝနတော့-ကပိလဝတ်ပြည်၏  
အနီးဖြစ်သော မဟာဝနတော့မှ ပဋ္ဌာယ-စ၍ စက္ကပါဉ်ဂုံး-  
စကြဝ္မာတိုက်ကို၊ ပူရေတွာ့-ပြည့်စေ၍၊ ဌီတော့-တည်၏။

အသ သဟသုစက္ကပါဉ်တော့-တစ်သောင်းသော စကြဝ္မာ  
မှာ၊ အာဂတော့-လာသော၊ ကုဝေရော့-တစ်သောင်းသော  
ကုဝေရနတ်မင်းသည်၊ ကော်ဗိသတ သဟသု ကော်ဗိသတ  
သဟသု ယက္ခပရိပါရော့-ကုဋ္ဌတစ်သိန်းစီ ကုဋ္ဌတစ်သိန်း  
စီ ယက္ခနတ်မျိုးအခြာရရှိ ရှိသည်ဖြစ်၍၊ ဥထွေရံ့ဒီသံ-မြတ်စွာ  
ဘုရား၏ မြောက်မျက်နှာ အရပ်၍၊ ကပိလဝထူး မဟာဝန  
တော့-ကပိလဝတ်ပြည်၏ အနီးဖြစ်သော မဟာဝနတော့မှ  
ပဋ္ဌာယ-စ၍၊ စက္ကပါဉ်ဂုံး-စကြဝ္မာတိုက်ကို၊ ပူရေတွာ့-  
ပြည့်စေ၍၊ ဌီတော့-တည်၏။

၂၁။ ဂူတိ-ဉှုံသို့၊ သမဏ္ဍာ-ပတ်ဝန်းကျင် စကြေဝါဌာ  
တစ်သောင်းမှာ အာဂတာ-လာကုန်သော၊ ဒသ၊ သဟသာ  
ဒသ၊ သဟသုသဆီ-တစ်သောင်းစီ တစ်သောင်းစီ အရေး  
အတွက်ရှိကုန်သော၊ ကောဇ္ဈာတသဟသာ ကောဇ္ဈာတ  
သဟသာ ပရီဝါရာ-ကုဋ္ဌတစ်သိန်းစီ ကုဋ္ဌတစ်သိန်းစီ  
အခြေအရုံရှိကုန်သော၊ စတ္တာရော-လေးယောက်ကုန်သော၊  
တော့ မဟာ ရာဇာ-ထိနတ်ပင်းကြီးထိုသည်၊ သမဏ္ဍာ-မြတ်  
စွာဘုရား၏ ပတ်ဝန်းကျင်မှာ စတုရော ဒီသာ-အရပ်လေး  
မျက်နှာတို့၏၊ ကာပိလဝထွေ-ကာပိလဝတ်ပြည်၏ အနီးဖြစ်  
သော၊ ဝနေ့-မဟာဝါနတော်၏၊ ဒွှေ့လွှာမှာနာ-မီးပုံကြီးကဲ့သို့  
တောက်ပကုန်လျက်၊ အားဗုံးသု-တည်ကုန်၏။

[အခြေအရုံနှင့်တကွသော ထိနတ်ပင်းကြီးထိုသည် စကြေဝါဌာ  
ထိုက်ကို ပြည့်စေ၍ စကြေဝါဌာနှင့်အမျှ တည်ကုန်ပြားသော်  
လည်း ကာပိလဝတ်ပြည် မဟာဝါနတောကို ရည်ရွှေး၍လာသော  
ကြောင့် ကာပိလဝတ်ပြည် မဟာဝါနတော် တည်ကုန်၏ ဟုဆို  
သည်။ အငွေကထာ]

### နတ်မင်း ၁၁..ယောက်

၂၂။ တေသံ-ထိနတ်ပင်းကြီးထို၏၊ ဒီသာ-ရှစ်ယောက်  
သော ကျွန်ုတ္ထိသည်၊ မာယာဝါနာ-မာယာများကုန်၏၊ ဝွှေ့  
နိကာ-လှည့်ပတ်တတ်ကုန်၏၊ သွား-ကောက်ကျိုး စဉ်းလဲ  
ကုန်၏၊ မာယာ-လှည့်စားတတ်ကုန်၏၊ တေပိ-ထိုရှစ်ယောက်  
ကုန်သော ကျွန်ုတ္ထိသည်လည်း၊ အာရုံး-လာရောက် ကုန်ပြီး  
ကုဋ္ဌလျှော့-ကုဋ္ဌလျှော့မည်သော ကျွန်ုတ္ထိသည်၊ ဝိဇ္ဇာလျှော့-ဝိဇ္ဇာလျှော့မည်  
သောကျွန်ုတ္ထိသည်၊ ဝိဇ္ဇာစွာ-ဝိဇ္ဇာစွာမည်သော ကျွန်ုတ္ထိသည်၊ ဝိဇ္ဇာလျှော့-ဝိဇ္ဇာလျှော့  
မည်သော ကျွန်ုတ္ထိသည်၊ သော-ထို ဝိဇ္ဇာတမည်သော ကျွန်ုတ္ထိသည်။

တေဟိ-ထိန်တ်မင်းကြီးတိန့်နှင့်၊ သဟ-အတူတက္ခ၊ အာဂ  
တော-လာရောက်၏၊ စန္ဒနော-စန္ဒနမည်သော ကျွန်း၊ ကာမ  
သော်-ကာမသော်မည်သော ကျွန်း၊ ကိန္ဒိယလျှော့-ကိန္ဒိ  
ယလျှော့မည်သော ကျွန်း၊ နိယလျှော့-နိယလျှော့မည်သော ကျွန်း၊  
တော ဒါသာ-ဤရှစ်ယောက်သော ကျွန်းတိသည်၊ အာရုံ-  
လာရောက်ကုန်ပြီ။

၂၃။ ပနာဒေါ-ပနာဒမည်သော နတ်မင်းသည် လည်း  
ကောင်း၊ ဉာပမညာ ၁-ဉာပမညာမည်သော နတ်မင်းသည်  
လည်းကောင်း၊ ဒေဝသုတော-သိကြားမင်း၏ ရထားထိန်းဖြစ်  
သော၊ မာတလိစ-မာတလိမည်သော နတ်မင်းသည် လည်း  
ကောင်း၊ ဂန္ဓဗ္ဗာ-ဂန္ဓဗ္ဗနတ်မျိုးဖြစ်သော၊ စိတ္တသေနောစ-  
စိတ္တမည်သော နတ်မင်း၊ သေနမည်သော နတ်မင်း၊ စိတ္တ  
သေနမည်သော နတ်မင်းသည် လည်းကောင်း၊ နဲ့-နဲ့  
မည်သော၊ ရာဇာစ-နတ်မင်းသည် လည်းကောင်း၊ ဇန်သ  
ဘော-ဇန်သသမည်သော နတ်မင်းသည် လည်းကောင်း၊  
ပွဲသိခေါ်စော-ပွဲသိခမည်သော နတ်မင်းသည် လည်း  
ကောင်း၊ တိမ္မရ-တိမ္မရမည်သော နတ်မင်းသည် လည်း  
ကောင်း၊ သူရိယဝစ္စသာ-တိမ္မရနတ်မင်း၏ သမီး၊ သူရိယ  
ဝစ္စသာမည်သော နတ်သမီးသည် လည်းကောင်း၊ အာရုံ-  
လာရောက်ကုန်ပြီ၊ ဂန္ဓဗ္ဗာ-ဂန္ဓဗ္ဗနတ်မျိုး ဖြစ်ကုန်သော၊  
တော ရာဇာနောစ-အမည်ကို ဖော်ထုတ်၍ ဆိုခဲ့သော  
တစ်ကျိုပ်တစ်ယောက်သော ဤနတ်မင်းတိသည် လည်း  
ကောင်း၊ ဂန္ဓဗ္ဗာ-ဂန္ဓဗ္ဗနတ်မျိုးဖြစ်ကုန်သော၊ အသောဇာနော  
၁-တစ်ကျိုပ်တစ်ယောက်မှတစ်ပါးကုန်သော နတ်မင်းတိသည်  
လည်းကောင်း၊ ရာဇာဘိ-ဓာတ်ရွှေ နတ်မင်းကြီးတိန့်နှင့်၊ သဟ-

အတူတက္ခ၊ မောဒမာနာ-နှစ်သက် ရွင်လန်းသော စိတ်ရှိ ကုန်သည် ဖြစ်၍၊ ဘိက္ဗာ၌ သမိတ်-ရဟန္တာဝါးရာတို့၏ စည်းဝေးရာဖြစ်သော၊ ဝန်-ဤမဟာဂုဏ်တောသို့၊ အဘိက္ဗာ ပုံ-လာရောက်ကြကုန်ပြီ။

### နိုး ဝှေ့နှင့် အသုရာများ

၂၄။ အထ-တိန်တို့၏ လာခြင်းမှတစ်ပါး နိုးတို့၏ လာခြင်းကို ဆိုအဲ့၊ နာဂသာ-နာဂသအိုင်းနေကုန်သော၊ နာဂါစ-နိုးသည်လည်းကောင်း၊ ဝေသာလာ-ဝေသာလ အိုင်းနေကုန်သော၊ နာဂါစ-နိုးသည်လည်းကောင်း၊ တစ္ဆောကာ-တစ္ဆောကနိုး၊ ပရိတ်သတ်နှင့်၊ သဟ-အတူတက္ခ၊ အာရုံ-လာရောက်ကုန်ပြီ၊ ကမ္မလသာတရာ-မြင်းမိရိတောင် ခြေ့ နေကုန်သော ကမ္မလမည် သောနိုးမင်း၊ အသာတရ မည်သော နိုးမင်းတိုးသည် လည်းကောင်း၊ ပါယာဂါ-ပါယာဂ ဆိပ်းနေကုန်သော နိုးတိုးသည်လည်းကောင်း၊ ဥာတိဘိ-ဆွေမျိုးတို့နှင့်၊ သဟ-အတူတက္ခ၊ အာရုံ-လာ ရောက်ကုန်ပြီ၊ ယာမှနာ-ယမှနာမြှစ်း နေကုန်သော၊ ယသသိနာ-များသောအခြားရုံကုန်သော၊ နာဂါစ-နိုးသည်လည်းကောင်း၊ ဓတ္တုရှုံး-ဓတ္တုရှုံးအမျိုး ဖြစ်ကုန် သော၊ ယသသိနာ-များသောအခြားရုံကုန်သော၊ နာဂါစ-နိုးသည်လည်းကောင်း၊ အာရုံ-လာရောက်ကုန်ပြီ။

ရောဝဏော-ရောဝဏောအမည်ရှိသော၊ မဟာနာဂါ-သိကြားမင်း၏ စီးတော်ဆင်သည်၊ အတ္ထိ-ရှို့၏၊ သောပိ-တို့ ရောဝဏော ဆင်မင်းသည်လည်း၊ သမိတ်-ရဟန္တာဝါးရာတို့ စည်းဝေးရာဖြစ်သော၊ ဝန်-ဤမဟာဂုဏ်တောသို့၊ အာဂါ-လာရောက်ပြီ။

၂၅။ ဒီဗာ-နတ်၏အာန္တဘောနှင့်ပြည့်စုံကုန်သော၊ ဒီဇာ-  
ငှက်မျိုးဖြစ်ကုန်သော၊ ပက္ခိ-ကြီးမားသော အတောင်ရှိကုန်  
သော၊ ဝိသုဒ္ဓဝဏ္ဍာ-ယူဇာတစ်ရာ ယူဇာတစ်ထောင်ခြား  
ရာ၌ နါးကို မြင်ခြင်းငှာ စွမ်းနိုင်သည်ဖြစ်၍ စင်ကြယ  
သော မျက်လုံးရှိကုန်သော၊ ယော-အကြောင်းကြုန်မင်းတို့သည်၊  
နာဂရာဇ္ဈ-ဆိုအပ်ပြီးသော နါးမင်းတို့ကို၊ သဟသာ-  
အဆောတလျှင်၊ ဟရွှေ့-သုတ်ယူနိုင်ကုန်၏၊ တော-တို့နါး  
ကြုန်မင်းတို့သည်လည်း၊ ဝေဟာယသာ-ကောင်းကောင်ခရီးဖြင့်၊  
ဝန်-ကြုံ မဟာနှစ်တောသို့၊ အန္တပတ္တာ-ရောက်လာကုန်ပြီ၊  
တောသံ-ထို ကြုန်မင်းတို့၏၊ နာမံ-အမည်ကား၊ စိတ္တာ  
သုပဏ္ဍာ ကူတိ- စိတ္တသုပဏ္ဍာမည်ကုန်၏။

၂၆။ တဒါ-ထို နါးနှင့်ကြုန်တို့ အတူတကွ စည်းဝေး  
သော အခါး၊ နာဂရာဇ္ဈ-နါးမင်းတို့အား၊ အဘယံ-  
ဘေးမရှိသည်၊ အာသိ-ဖြစ်ပြီ၊ ဗုဒ္ဓိ-မြတ်စွာဘုရားသည်၊  
သုပဏ္ဍာတော့-ကြုန်မှ၊ ဓမ္မံ-ဥပဒ္ဒဝေါမရှိသည်ကို၊ အကာ  
သီ-ပြုတော်မူပြီ၊ သဏ္ဌာဟိ-ချိုသာကုန်သော၊ ဝါစာဟိ-  
စကားတို့ဖြင့်၊ ဥပစ္စယန္တာ-အချင်းချင်း ခံ့ခံ့ပြောပြော  
နှုတ်ခွန်းဆက်ကုန်လျက်၊ နာဂါး-နါးတို့သည်လည်းကောင်း၊  
သုပဏ္ဍာ-ကြုန်တို့သည်လည်းကောင်း၊ ဗုဒ္ဓိ-မြတ်စွာဘုရား  
ကိုသာလျှင်၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ အကံသု-ပြုကုန်ပြီ။

၂၇။ ဝါရဟတ္တာ-သို့ကြားမင်းသည်၊ စိတာ-အောင်အပ်  
ကုန်သော၊ သမုဒ္ဒံ-သမုဒ္ဒရာကို၊ သို့တာ-မို့၍နေကုန်သော၊  
ဝါသဝသု-သို့ကြားမင်း၏၊ ဘာတရော-ညီနောင် ဖြစ်ကုန်  
သော၊ တတေအသုရာ-ကြုံအသုရာတို့သည် ကူးမန္တာ-တန်  
ခိုးကြီးကုန်၏၊ ယသသိနော-များသော အခြားအရုံ ရှိကုန်၏။

တေသု-ထိအသုရာတို့တွင်၊ ကာဌံက္ခာ-ကာဌံက္ခာ မည်ကုန်သော အသုရာတို့သည်၊ မဟာဘီသွာ-ကြောက်မက်ဖွယ်ကြီးမားသော ကိုယ်ကို ဖန်ဆင်းကုန်ပြီး၍၊ အာဂါးသု-လာရောက်ကုန်ပြီ၊ ဒါနဝေယေသာ-ဒါနဝေယေသ အမည်ရှိကုန်သော၊ အသုရာ-အသုရာတို့သည်လည်းကောင်၊ ဝေပစ်တိုး-ဝေပစ်တိုးမည်သော အသုရာသည်လည်းကောင်၊ သုစိတိုး-သုစိတိုးမည်သော အသုရာသည်လည်းကောင်၊ ပဟာရာဒေါ-ပဟာရာဒမည်သော အသုရာသည်လည်းကောင်၊ အာဂါးသု-လာရောက်ကုန်ပြီ၊ နမုစိ-မာရ်နတ်သားသည်လည်း၊ တောဟိ-ဤအသုရာတို့နှင့်၊ သဟ-အတူတကွ၊ အာဂတော-လာရောက်ပြီ၊

မလိပုတွာနံ-မလိမည်သော မဟာအသုရာ၏ သားတို့၏၊ သတ္တု-တစ်ရာသည်လည်း၊ ဟောတိ-ဖြစ်၏၊ သမ္မာ-ခပ်သိမ်းကုန်သော တစ်ရာသော သားတို့သည်၊ ဝေရောစနာမကာ-ဦးရီးဖြစ်သော ရာဟုအသုရိန်၏ အမည်ကို ဆောင်ကုန်သည်ဖြစ်၍ ဝေရောစဟူသော အမည်ချည်းရှိကုန်၏၊ မလိသေနံ-မလိအသုရာ၏ ရဲမက် တော် အပေါင်းသည်၊ သန္တယို့တွာ-ချပ်မိန်ညီ ဝတ်ဆင်ကြ လျက်၊ ဘဒ္ဒန္တာ-ဒိုသခင်၊ (တစ်နည်း) တေ-အသူ၍ အား၊ ဘဒ္ဒာ-ကောင်းခြင်းသည်၊ ဟောတု-ဖြစ်စေသတည်း၊ ဒါနိ-ယခု၊ ဘီက္ခာ။နံ သမိတ်-ရဟန်ဗိုးရာတို့၊ စည်းဝေးရာဖြစ်သော၊ ဝန်း-မဟာဝုန်တောသို့၊ သမယော-သွားချိန်တန်ပြီ၊ လူတိ-ဤသို့၊ ရာဟုဘဒ္ဒာ-ရာဟုအသုရိန်နတ်မင်းကို၊ ဥပါကမ့်-ချိုးက်၍ လျောက်ထားကုန်၏။

## ၁၀ မျိုး၏ လီနတ်

၂၈။ အာပေါဒေဝါစ-အာပေါ နတ်တို့သည်လည်းကောင်း၊  
ပထိဒေဝါစ-ပထိနတ်တို့သည် လည်းကောင်း၊ တေဇ္ဇာ  
ဒေဝါစ-တေဇ္ဇနတ်တို့သည် လည်းကောင်း၊ ဝါယောဒေဝါ  
စ-ဝါယောနတ်တို့သည် လည်းကောင်း၊ တဒါ-တိအခါ့်၊  
အာဂုံ-လာရောက်ကုန်ပြီ၊ ဝရဏာဒေဝါစ-ဝရဏာမည်သော  
နတ်တို့သည် လည်းကောင်း၊ ဝါရဏာဒေဝါစ-ဝါရဏာမည်  
သောနတ်တို့သည် လည်းကောင်း၊ သောမောဒေဝါစ-သောမ  
မည်သောနတ်တို့သည် လည်းကောင်း၊ ယသသာ-ယသ  
မည်သောနတ်နှင့်၊ သဟ-အတူတက္ခ၊ အာဂုံ-လာရောက်  
ကုန်ပြီ၊ ယသသီနော-များသော အခြားရုံးကုန်သော၊  
မေတ္တာကာယိကာဒေဝါစ-မေတ္တာရျာန်အလိုင်း ပရိကံပြု၍  
ဖြစ်ကုန်သော နတ်အပေါင်းတို့သည်လည်းကောင်း၊ ကရဏာ  
ကယိကာဒေဝါစ-ကရဏာရျာန်အလိုင်း ပရိကံပြု၍ ဖြစ်  
ကုန်သော နတ်အပေါင်းတို့သည် လည်းကောင်း၊ အာရုံ-  
လာရောက်ကုန်ပြီ။

ထောက်သကာယာ-ဤ အာပေါနတ်အစ ကရဏာနတ်  
အဆုံးရှိကုန်သော ဂိုဏ်းသီး ဂိုဏ်းကွဲဆယ်မျိုးသော နတ်တို့  
သည်၊ ဒသဓာ-ဆယ်စုအားဖြင့်၊ ဦးတာ-တည်ကုန်၏၊  
သဘ္ဗာ-ခုပ်သိမ်းကုန်သော ဆယ်မျိုးကုန်သော နတ်တို့သည်၊  
နာနတ္ထဝဏ္ဏိနော-အညီး၊ အခြေ စသောအားဖြင့် အထူးထူး  
အတွေ့တွေ့အဆင်းရှိကုန်၏၊ ကျွဲ့မန္တာ-တန်ခိုးကုန်၏၊  
ရုတ်မန္တာ-အာနဘော်ကြီးကုန်၏၊ ဝဏ္ဏဝဏ္ဏာ-ကိုယ်ရောင်  
ကိုယ်ဝါနှင့် ပြည့်စုံကုန်၏၊ ယသသီနော-များသောအခြား  
အရုံးရှိကုန်၏၊ မောဒာနာ-ဝမ်းမြောက် ကုန်သည်ဖြစ်၍။

ဘိကျူနံ သမိတ်-ရဟန္တာဝါးရာတို့၏ အပေါင်းကို ဒသနာ  
ယ-ဖူးမြင်ခြင်းတွာ၊ ဝန်-ဉှဲ့မဟာဝန်တောသို့ အဘိက္ဗာမုံ-  
လာရောက်ကုန်ပြီ။

၂၉။ ဝေဏ္ဍာဒေဝါစ-ဝေဏ္ဍာမည်သောနတ်တို့သည်လည်း  
ကောင်း၊ သဟလိဒေဝါစ-သဟလိမည်သော နတ်တို့သည်  
အသမာဒေဝါစ-အသမမည်သော နတ်တို့သည်လည်းကောင်း  
ဒုဝေ-နှစ်ပါးကုန်သော၊ ယမာဒေဝါစ-ယမမည်သော နတ်တို့  
သည်လည်းကောင်း၊ အာရုံ-လာရောက်ကုန်ပြီ၊ စန္ဒသု-လ  
ကို၊ ဥပနိသာ-မို၍ဖြစ်ကုန်သော၊ ဒေဝါ-နတ်တို့သည်၊ စန္ဒ-  
လကို၊ ပုရက္ခတ္တာ-ရှေ့သွားပြ၍၊ အာရုံ-လာရောက်ကုန်ပြီ-  
သူရိယသု-နေကို၊ ဥပနိသာ-မို၍ဖြစ်ကုန်သော၊ ဒေဝါ-  
နတ်တို့သည်၊ သူရိယံ-နေကို၊ ပုရက္ခတ္တာ-ရှေ့သွားပြ၍၊  
အာရုံ-လာရောက်ကုန်ပြီ၊ နက္ခတ္တိသီတာ-နက္ခတ္တကိုမို၍  
ဖြစ်ကုန်သော၊ ဒေဝါ-နတ်တို့သည်၊ နက္ခတ္တာနံ-နက္ခတ္တတို့  
ကို၊ ပုရက္ခတ္တာ-ရှေ့သွားပြ၍၊ အာရုံ-လာရောက်ကုန်ပြီ။

[လ၊ နေ၊ နက္ခတ္တတို့၏ ရှေ့နောက်ဝယာတို့၌ ပြေးသွား  
တတ်ကုန်သော နတ်တို့သည် လ၊ နေ၊ နက္ခတ္တတို့ကို မို၍ဖြစ်  
သောနတ်မည်၏။ ဋီကာ။]

မန္ဒဝလာဟကာ-မန္ဒဝလာဟကမည်သော နတ်တို့သည်၊  
အာရုံ-လာရောက်ကုန်ပြီ၊ ဝသူနံ-ဝသူအမည်ရှိသော နတ်  
မျိုးတို့ထက်၊ သေဒြော-မြတ်သော၊ ဝါသဝါ-သီကြားမင်း  
သည်၊ သကြော-သက္ကမည်၏၊ ပုရိန္ဒအော်-ပုရိန္ဒဒလည်းမည်  
၏၊ သောပိ-ထိုဝါသဝလည်းမည်၊ သက္ကလည်းမည်၊ ပုရိန္ဒဒ  
လည်းမည်သော သီကြားမင်းသည်လည်း၊ အာရုံ-လာရောက်

ပြီ၊ ငတေ ဒသကာယာ-ကျိုဝေဏ္ဍာန်တ်အစ သိကြားနတ် အဆုံးရှိကုန်သော ဂိုဏ်းသီးဂိုဏ်ကဲ ဆယ်မျိုးသောနတ်တို့ သည်၊ ဒသဓာ-ဆယ်စုအားဖြင့်၊ ဦးတာ-တည်ကုန်၏၊ သဘွေးခ်သိမ်းကုန်သော ဆယ်မျိုးသော နတ်တို့သည်၊ နာနတ္ထဝဏ္ဍာနော-အညီး၊ အခြေ စသောအားဖြင့် အထူးထူး အတွေတွေ အဆင်းရှိကုန်၏၊ ကူးမတ္ထာ-တန်စိုးကြီးကုန်၏၊ ထုတ်မတ္ထာ-အာင်-ဘုံးကြီးကုန်၏၊ ဝဏ္ဍာဝဏ္ဍာ-ကိုယ်ရောင် ကိုယ်ဝါနှင့်ပြည့်စုံကုန်၏၊ ယသသိနော-များသောအခြေအရုံရှိ ကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘီကွာ့နှင့် သမိတ်းရဟန်းတို့၏ အပေါင်းကို၊ ဒသနာယု-ဖူးမြင် ခြင်းငှာ၊ ဝန်-ကျိုး မဟာဂုဏ်တောသို့၊ အဘိက္ဗာမုံ-လာ ရောက်ကုန်ပြီ။

၃၀။ အထ-တို့မှတပါး၊ အရိုသိခါရိုဝ-မီးတောက်မီးလျှော့ တို့ကဲ့သို့၊ လေးလေန္တာ-တောက်ပကုန်သော၊ သဟ ဘူဒေဝါ စ-သဟဘူမည်သော နတ်တို့သည်လည်းကောင်း၊ ဥမာပုပ္နီ ဘာသိနော-အောင်မဲညီပန်းနှင့် တူသောအဆင်းရှိကုန်သော၊ အရိုင်္ဂကာစ-အရိုင်္ဂကမည်သော နတ်တို့သည်လည်းကောင်း၊ ရောဇာစ-ရောဇာမည်သော နတ်တို့သည် လည်းကောင်း၊ ဝရုဏာစ-ဝရုဏာမည်သော နတ်တို့သည် လည်းကောင်း၊ သဟဓမ္မာစ-သဟဓမ္မာမည်သော နတ်တို့သည် လည်းကောင်း၊ အစွဲတာစ-အစွဲတမည်သော နတ်တို့သည် လည်းကောင်း၊ အနေဇကာ-အနေဇကမည်သော နတ်တို့သည် လည်းကောင်း၊ သူလေယဉ်ရစ်ရာစ-သူလေယဉ်မည်သောနတ်၊ ရှစ်ရ မည်သော နတ်တို့သည် လည်းကောင်း၊ အာရုံ-လာရောက် ကုန်ပြီ၊ ဝါသဝနေသိနော-ဝါသဝနေသိမည်ကုန်သော နတ်တို့

သည်လည်း၊ အာရုံ-လာရောက်ကုန်ပြီ။

[အထာရုံ ဝါသဝါသနာ-ဟူ၍လည်း ပါ၌ရှိ၏၊ အထ-ထိုမှ  
တပါး၊ ဝါသဝါသနာ-ဝါသဝါသမည်ကုန်သော နတ်တို့သည်  
လည်း၊ အာရုံ-လာရောက်ကုန်ပြီ။ ဤသို့ သမျန်လော်]

ငွော ဒသကာယာ-သဟဘူးနတ်အစ ဝါသဝန္တသိနတ်  
အဆုံးရှိကုန်သော ဤရိုက်းသီးဂိုဏ်းကဲ ဆယ်မျိုးသော နတ်  
တို့သည်၊ ဒသဓာ-ဆယ်စုအားဖြင့်၊ ဦးတာ-တည်ကုန်၏၊  
သမ္မာ-ခိုင်းကုန်သော ဆယ်မျိုးသော နတ်တို့သည်၊  
နာနတ္ထဝဏ္ဍားနော်-အညီ၊ အခြေ စသောအားဖြင့် အထူးထူး  
အထွေးထွေ အဆင်းရှိကုန်၏၊ လူဗို့မန္တား-တန်ခိုးကြီးကုန်  
၏၊ စုတိမန္တား-အာန်ဘော်ကြီးကုန်၏၊ ဝဏ္ဍားဝဏ္ဍား-ကိုယ်  
ရောင် ကိုယ်ဝါနှင့် ပြည်စုံကုန်၏၊ ယသသိနာ-များသော  
အခြားအရာရှိရှိကုန်၏၊ ဟောဒမာနာ-ဝမ်းမြောက်ကုန်သည် ဖြစ်၍  
ဘို့၏။ သမိတ်-ရဟန္တာတိုးရာတို့၏ အပေါင်းကို၊ ဒသနာ  
ယ-ဖူးမြှင့်ခြင်းလှာ၊ ဝန်-ဤမဟာဝန် တောသို့ အသိတ္ထာမုံး-  
လာရောက်ကုန်ပြီ။

၃၁။ သမာနာ-သမာနမည်သောနတ် တို့သည်လည်း  
ကောင်း၊ မဟာသမာနာ-မဟာသမာနမည်သော နတ်တို့  
သည်လည်းကောင်း၊ မာနသာ-မာနသမည်သောနတ်တို့သည်  
လည်းကောင်း၊ မာနသုတ္ထမာ-မာနသုတ္ထမည်သော နတ်တို့  
သည်လည်းကောင်း၊ ဒီဇ္ဈားပဒေဝါသိကာ-ဒီဇ္ဈားပဒေဝါသိကာမည်  
သော နတ်တို့သည်လည်းကောင်း၊ အာရုံ-လာရောက်ကုန်ပြီ။  
မနောပဒေဝါသိကာ-မနောပဒေဝါသိကာမည်သော နတ်တို့သည်  
လည်း၊ အာရုံ-ပြီ၊ အထ-ထိုမှတပါး၊ ဟရယော-ဟရိမည်  
ကုန်သော၊ ဒေဝါ-နတ်တို့သည်လည်း၊ အာရုံ-လာရောက်

ကုန်ပြီ၊ လောဟိတဝါသနော-လောဟိတဝါသီ မည်ကုန်သော၊ ယခု-အကြင်နတ်တို့သည်လည်းကောင်း၊ ပါရဂါ-ပါရဂမည်သော နတ်တို့သည်လည်းကောင်း၊ မဟာသရရါ-မဟာပါရဂမည် နတ်တို့သည် လည်းကောင်း၊ အာရုံ-လာရောက်ကုန်ပြီ ဒေဝါ-ဂိဏ်းသီးဂိဏ်းကွဲ ဆယ်မျိုးသော နတ်တို့သည်၊ ယသသီနော-အသီးသီးများသော အခြားအရုံရှိကြကုန်၏၊ ထော ဒသကာယာ-သမာနနတ် အစ မဟာပါရဂနတ် အဆုံးရှိကုန်သော ဤဂိဏ်းသီး ဂိဏ်းကွဲ ဆယ်မျိုးသောနတ်တို့သည်၊ ဒသဓာ-ဆယ်စုအားဖြင့်၊ ဦးတာ-တည်ကုန်၏၊ သမ္မ-ခပ်သိမ်းကုန်သော ဆယ်မျိုးသော နတ်တို့သည်၊ နာနတ္ထဝဏ်နော-အညီ၊ အရွှေ စသော အားဖြင့် အထူးထူး အထွေထွေ အဆင်းရှိကုန်၏၊ လူခွဲမန္တာ-တန်စိုးကြီးကုန်၏၊ ဝတိမန္တာ-အာနာဘော်ကြီးကုန်၏၊ ဝဏ္ဏဝန္တာ-ကိုယ်ရောင် ကိုယ်ဝါနှင့် ပြည့်စုကုန်၏၊ ယသသီနော-များသော အခြားအရုံရှိကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်သည် ဖြစ်၍၊ ဘိက္ခာနှင့် သမိတ်-ရဟန္တာဝါးရာတို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းငှာ ဝန်-ဤ မဟာဝန်တောသို့ အသိကြားမှု-လာရောက်ကုန်ပြီ။

၃၂။ သုက္ခာ-သုက္ခာမည်သောနတ်တို့သည်လည်းကောင်း၊ ကရမ္မာ-ကရမ္မာမည်သော နတ်တို့သည်လည်းကောင်း၊ အရဏာ-အရဏာမည်သော နတ်တို့သည်လည်းကောင်း၊ အာရုံ-လာရောက်ကုန်ပြီ၊ တောဟိ-ထိုသုံးဂိဏ်းသော နတ်တို့နှင့်၊ သဟ-တက္ခ၊ ဝေယနသာစ-ဝေယနသမည်သော နတ်တို့သည်လည်း၊ အာရုံ-လာရောက်ကုန်ပြီ၊ ပါမောက္ခာ-အကြီးအမျှား ဖြစ်ကုန်သော ဉာဏ်တကဗ္ဗာ- ဉာဏ်တကဗ္ဗာ မည်

ကုန်သော နတ်တို့သည်လည်းကောင်း၊ ဝစက္ခဏာအေပါစ-  
ဝစက္ခဏာမည်သော နတ်တို့သည်လည်းကောင်း၊ သဒါမတ္ထာ  
စ-သဒါမတ္ထာမည်သော နတ်တို့သည်လည်းကောင်း၊ ဟာရ  
ဂဇာစ-ဟာရဂဇာမည်သော နတ်တို့သည် လည်းကောင်း၊  
ယသသိနော-များသောအခြေအရံရှိကုန်သော၊ မိသာကာစ-  
မိသာကမည်သော နတ်တို့သည် လည်းကောင်း၊ အာရုံ-လာ  
ရောက်ကုန်ပြီ၊ ယော-အကြောင်ပဲဖွှန်နတ်သည်၊ မိသာ-ရောက်  
ရာရောက်ရာအရပ်တို့၌၊ အဘိဝသတိ-မိုးရွာစော်၊ သော  
စ ပဲဖွှန်း-တိုပဲဖွှန်နတ်သည်လည်း၊ ထန်ယံ ထန်ယန္တာ-  
မိုးချျှန်းလျော်၊ အာဂါ-လာရောက်ပြီ။

တော ဒသကာယာ-သူက္ကနတ်အစ ပဇ္ဇနတ်အဆုံးရှိ  
ကုန်သော ဂိုဏ်းသီးဂိုဏ်းကဲ့ ဤဆယ်မျိုးသောနတ်တို့သည်၊  
ဒသဓာ-ဆယ်စုအားဖြင့်၊ ဤတာ-တည်ကုန်၏သမ္မ-ခပ်သိမ်း  
ကုန်သော ဆယ်မျိုးသော နတ်တို့သည်၊ နာနတ္ထဝဏ္ဍာနော-  
အညီ၊ အရွှေ စသောအားဖြင့် အထူးထူးအတွေ့တွေ အဆင်း  
ရှိကုန်၏၊ တူခိုးမန္တာ-တန်ခိုးကြီးကုန်၏၊ ဝတိမန္တာ-  
အာနှုဘော်ကြီးကုန်၏၊ ဝဏ္ဏဝဏ္ဏာ-ကိုယ်ရောင် ကိုယ်ဝါနှင့်  
ပြည့်စုံကုန်၏၊ ယသသိနော-များသော အခြေအရံရှိကုန်၏၊  
မောဒမာနာ-ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ဘိက္ခာနံ သမိတ်-  
ရဟန္တာဝါးရာတို့၏ အပေါင်းကို၊ ဒသနာယ-ဖူးမြင်ခြင်းငှာ  
ဝန်-ကြုံ မဟာဂုဏ်တောသို့၊ အဘိက္ခာမှု-လာရောက်ကုန်ပြီ။

၃၃။ ခေမိယာ-ခေမိယမည်သော နတ်တို့သည်လည်း  
ကောင်း၊ တုသိတာ-တုသိတာဘုံးနှုံးနှုံးနေကုန်သော နတ်တို့  
သည်လည်းကောင်း၊ ယာမာ-ယာမာဘုံးနှုံးနှုံးနေကုန်သော နတ်  
တို့သည်လည်းကောင်း၊ ယသသိနော-များသော အခြေအရံရှိ

ကုန်သော၊ ကဋ္ဌကာစ-ကဋ္ဌကမည်သော နတ်တို့သည်  
လည်းကောင်း၊ လဖိုတကာ-လဖိုတကမည်သော နတ်တို့  
သည် လည်းကောင်း၊ လာမသေ့ဇ္ဈာ-လာမသေ့ဇ္ဈာမည်သော  
နတ်တို့သည် လည်းကောင်း၊ ဇောတိနာမာ စ-ဇောတိမည်  
သော နတ်တို့သည် လည်းကောင်း၊ အာသဝါစ-အာသဝမည်  
သောနတ်တို့သည်လည်းကောင်း၊ နိမ္မာနရတိနော-နိမ္မာနရတိ  
ဘုံး၌ နေကုန်သော နတ်တို့သည်လည်းကောင်း၊ အာဂုံ-လာ  
ရောက်ကုန်ပြီ၊ အထ-ထိမှတပါး၊ ပရနိမ့်တာ-ပရနိမ့်တ  
ဘုံး၌ နေကုန်သော နတ်တို့သည်လည်း၊ အာဂုံ-လာရောက်  
ကုန်ပြီ၊ ငွော ဒသကာယာ-ခေမိယနတ် အစ ပရနိမ့်တာ  
နတ် အဆုံးရှုကုန်သော ဉ်ဂိုဏ်းသီး ဂိုဏ်းကဲ့ ဆယ်မျိုး  
သော နတ်တို့သည်၊ ဒသစာ-ဆယ်စုအားဖြင့်၊ ဦးတာ-တည်  
ကုန်၏၊ သမ္မာ-ခပ်သိမ်းကုန်သော ဆယ်မျိုးသော နတ်တို့  
သည်၊ နာနတ္ထဝဏ္ဍာနော-အညီ၊ အခြေ စသောအားဖြင့်  
အထူးထူး အထွေထွေ အဆင်ရှုကုန်၏၊ ကူးမဏ္ဍား-တန်ခိုး  
ကြီးကုန်၏၊ ထုတ်မဏ္ဍား-အာနုဘော်ကြီးကုန်၏၊ ဝဏ္ဍာဝဏ္ဍား-  
ကိုယ်ရောင် ကိုယ်ပါနှင့် ပြည့်စုံကုန်၏၊ ယသသီနော-  
များသော အခြေအရုံရှုကုန်၏၊ မောဒမာနာ-ဝမ်းမြောက်ကုန်  
သည်ဖြစ်၏၊ ဘို့ကူးနှင့် သမိတ်-ရဟန္တာဝါးရာတို့၏ အပေါင်း  
ကို ဒသနာယ-ဖူးမြင်ခြင်းငှာ၊ ဝန်-ဉ် မဟာဂုန်တော့သို့  
အတိတ္ထာမှု-လာရောက်ကုန်ပြီ။

၃၄။ သမ္မာ-ခြောက်ဆယ်သော၊ သမ္မာ-ခပ်သိမ်းကုန်  
သော၊ ငွော ဒေဝန်ကာယာ-အာပေါနတ် အစ ပရနိမ့်တာ  
နတ် အဆုံးရှုကုန်သော ဉ်ဂိုဏ်းသီးဂိုဏ်းကဲ့ နတ်တို့သည်၊  
နာနတ္ထဝဏ္ဍာနော-အညီ၊ အခြေ စသောအားဖြင့် အထူးထူး

အထွေထွေ အဆင်းရှိကုန်သည်ဖြစ်၍၊ နာမန္တယေန-အာပါနတ်၊ ပထဝါနတ် အစရှိကုန်သော အမည်သညှာအသီးသီး အားဖြင့်၊ အာဂါး-လာရောက်ကုန်ပြီ၊ အညေ ၈-တစ်ပါးလည်းဖြစ်ကုန်သော သဒီသာ-ထိုခြောက်ဆယ်သော ဂိုဏ်းသီး ဂိုဏ်းကဲ့ နတ်တို့နှင့် အဆင်းအားဖြင့် လည်းကောင်း၊ အမည်အားဖြင့်လည်းကောင်း တူကုန်သော ယေစ-ကြိုင်း သော စကြေဝြားမြှု နေကုန်သော အကြိုင်နတ်တို့သည် လည်း၊ သန္တိုး-ရှိကုန်၏ တေပါ-ထို နတ်တို့သည်လည်း၊ သဟ-ဆိုခဲ့ပြီးသော နတ်မျိုးခြောက်ဆယ်တို့နှင့် အတူတကွ အာဂါး-လာရောက်ကုန်ပြီ။

[**ဤစကားများဖြင့် တစ်သောင်းသော စကြေဝြားမြှုနေကုန် သော နတ်အပေါင်းတို့၏ လာရောက်ခြင်းကို တပေါင်းတည်းပြ၍ ပြတ်မှသည်။ အဋ္ဌကထာ။]**]

ပစ္စာတိုးက်းပြီးသော ပဋိသန္တနေခြင်း ရှိထသော အမိလ်-ရာဂ၊ ဒေါသ၊ မောဟတည်းဟူသော ငြားတံ့သင်း မရှိထသော ဉာဏ်တို့-ဉာဏ်လေးပါးတို့မှ ကူးမြောက်ပြီးထသော အနာသခံ-အာသဝေါတရားလေးပါး မရှိထသော ဘိက္ခသယံ့-ရဟန္တာငါးရာ အပေါင်းကို လည်းကောင်း၊ ဉာဏ်တရံ့-ဉာဏ်လေးပါးမှ ကူးမြောက်တော်မှုပြီးထသော နာဂံ-အကုသိုလ်ကို ပြုတော်မမှထသော အသီတာတိုံး-မည်းညစ်ခြင်း၏ အကြောင်းဖြစ်သော ကိုလေသာ တို့မှ လွန်မြောက်တော်မှုပြီးထသော စန္တံ့ဝေးရွှေလမင်းကဲ့သို့ သော ကျက်သရေတော်ဖြင့် တင့်တယ်တော် မူထသော ဒသဗလ္ဗ္ဗာ-မြှုတ်စွာအုရားကိုလည်းကောင်း၊ ဒက္ခာမ-ဖူးမြှု

ကုန်အဲ၊ ကူတိ-ဤသို့ နှလုံးပိုက်၍၊ တေဒတ္ထံ-ဤ သံယာ  
တော်ကို ဖူးမြှုပ်ခြင်း၊ မြတ်စွာဘုရားကို ဖူးမြှုပ်ခြင်း  
အကျိုးငါး၊ တေ သမ္မာ-ဤ စကြဝြာ၍ နေကုန်သော  
ဂိဏ်းသီး ဂိဏ်းကွဲ ခြောက်ဆယ်သောနတ်မျိုး၊ ထိုခြောက်  
ဆယ်နှင့် အဆင်းအမည်တူသော တစ်ပါးသော စကြဝြာ၍  
နေကုန်သောဂိဏ်းသီးဂိဏ်းကွဲ ခြောက်ဆယ်သော နတ်မျိုး  
အားဖြင့် ထိုအလုံးစုံသော နတ်အပေါင်းတို့သည်၊ အာက္ခာ-  
လာရောက်ကုန်ပြီ။

[ဤတွင် ဤစကြဝြာ၍ နေသော နတ်မျိုး ခြောက်ဆယ်  
နှင့် အလားတူ တစ်ပါးသော စကြဝြာ၍ နေသော နတ်မျိုး  
ခြောက်ဆယ်တို့ လာရောက်ကြောင်းကိုသာ ဆို၍ အသုရာတို့ကို  
မဆိုသောကြောင့် တစ်ပါးသော စကြဝြာ၍ အသုရာပြည်မရှိ၊  
ဤစကြဝြာ၍သာ ရှိသည်ဟု ကျေမှုရိပ်ထွက်သည်၊ အငွကထာ  
နိုကာတို့၌ အထူးမဖွင့်။]

နတ်အခန်းပြီး၏။

### မြဟ္မာမင်းများ

၃၉။ သုမြေဟ္မာ-သုမြေဟ္မာမည်သော မြဟ္မာသည်လည်း  
ကောင်း၊ ပရမတ္ထာစ-ပရမတ္ထာမည်သော မြဟ္မာသည်လည်း  
ကောင်း၊ ကုဒ္ဓိမတော-တိနိုးကြီးတော်မူသော မြတ်စွာဘုရား  
၏၊ ပုတ္ထာ-သားတော်မည်ကုန်၏၊ ငတော-ဤ မြဟ္မာနှစ်ဦး  
တို့သည်၊ သဟာ-အတူတာကွဲ၊ အာရုံ-လာရောက်ကုန်ပြီ။

[သုမြေဟ္မာမည်သော မြဟ္မာကား အောက်မင် သုံးပါးကိုရသော  
ကြောင့် အရိယာဖြစ်ရကား မြတ်စွာဘုရား၏ သားတော်မည်၏၊  
ထိုမြဟ္မာကား သုဒ္ဓိရိသားက မဟုတ်ဟု နိုကာမြှုပ်ဆို၏]

သနက်မှာရော-သနက်မှာရမည်သော မြှုပ္ပါးသည်လည်း  
ကောင်း၊ တိသေသာစ-တိသေသာမည်သော မြှုပ္ပါးသည်လည်း  
ကောင်း၊ သောဝိ-ထိ မြှုပ္ပါးနှစ်ဦး သည်လည်း၊ သမိတိ-  
ရဟန်းရာတို့၏ စည်းဝေးရာဖြစ်သော ဝန်-ကျိုမဟာဝန်  
တောသို့၊ အာဂါ-လာရောက်ပြီ။

(တိသေမြှုပ္ပါးကား အရိယာမဟုတ်၊ ပုထိုလှုပ္ပါးတည်း၊ ထိမြှုပ္ပါး  
သည် နောက်အဖို့၌ လူမြှုပ်တွင်ဖြစ်၍ သာသနာတော်၌  
ထင်ရှားသော တတိယသကိုယနာ၏ခေါင်းဆောင် မောဂ္ဂလိပုတ္ထ  
တိသေမထောရ် ဖြစ်လာသည်။)

၃၆။ မြှုပ္ပါးလောကာနံ-မြှုပ္ပါးပြည်လျှင် နေရာရှုကုန်သော  
မဟာမြှုပ္ပါးတို့၏၊ သဟသံ-တစ်ထောင်သည်၊ အာဂတ်-  
လာ၏၊ ဥပပဇ္ဈား-မြှုပ္ပါးဘုံ၌ ဖြစ်သော၊ ဝတိမဇ္ဈား-အာရု  
ဘော်ကြီးသော၊ အသီသွားကာယော-ကြီးမားသော ကိုယ်ရှိ  
သော၊ ယသသီ-များသောအခြေအရုရှိသော၊ သော မဟာ  
မြှုပ္ပါး-တစ်ထောင်သော မဟာမြှုပ္ပါးတွင် တစ်ယောက် တစ်  
ယောက်သော ထိမဟာမြှုပ္ပါးသည်၊ အသိတိဒြတိ-တစ်ပါး  
သောမြှုပ္ပါးတို့ကို အဆင်း၊ အသက်၊ အခြေအရုအားဖြင့်  
လွမ်းမြှုပ်၍ တည်၏၊ အွေး-ကြုံတစ်ထောင်သော မဟာမြှုပ္ပါး  
တွင်၊ ပဇ္ဇာကတသဝတ္ထိနော-အသီးအသီး မိမိအလိုသို့ လိုက်  
စေနိုင်ကုန်သော၊ ကူသေသာရာ-အစိုးရဖြစ်ကုန်သော၊ ဒသ-  
တစ်ကိုပ်သော မဟာမြှုပ္ပါးတို့သည်၊ အာရုံ-လာရောက်ကုန်  
ပြီ၊ တေသွေ-ထိ မြှုပ္ပါးတို့၏လည်း၊ မအုံတောာ-အတွင်း၌  
ဟာရိတောာ-ဟာရိတော်မည်သော မြှုပ္ပါးသည်၊ ပရိဝါရိတောာ-  
မြှုပ္ပါးတစ်သီန်း အခြေအရုရှိသည် ဖြစ်၍၊ အာဂ-လာရောက်  
ပြီ၊ ကူတိ-ကြုံသို့၊ ဘဂါရိ-မြတ်စွာသုရားသည်၊ ဘိက္ခာ-  
ရဟန်းရာတို့ကို၊ အာမဇ္ဈားယို-ခေါ်၍ အမိန့်တော်ရှိ၏။

## မရှိနတ်နှောက်ယူက်ပုံ

၃ၧ။ အဘို့တ္ထာန္တိ-သီကြားမင်းကို အကြီးအမှုးပြု၍ လာကုန်သော၊ သက္ကာန္တိ-သီကြားမင်းနှင့်တကွကုန်သော၊ သဖွေ-အလုံးစုံကုန်သော၊ တေ ဒေဝေ စ-ထို နတ်အပေါင်းတို့ကိုလည်းကောင်း၊ အဘို့တ္ထာန္တိ-ဟာရိတ်ပြဟ္မာကို အကြီးအမှုးပြု၍ လာကုန်သော၊ သမြဲဟ္မာကော်-ဟာရိတ်ပြဟ္မာနှင့် တကွကုန်သော၊ သဖွေ-အလုံးစုံကုန်သော၊ တေ ဒေဝေ စ-ထိုပြဟ္မာအပေါင်းတို့ကို လည်းကောင်း၊ မာရသေနာ-မာရ်မင်း၏ ရဲမက်သားတို့သည်၊ အဘို့တ္ထာမျုံ-လွှမ်းမိုး၍ လာကုန်၏၊ ကဏ္ဍသာ-မာရ်နတ်၏၊ မန္တာရိယ်-မိုက်သည်၏ အဖြစ်ကိုပသာ (ပသာထု)-ကြည်ကြကုန်လော့၊ ထော-လာကြကုန်လော့၊ ဂဏ္ဍထု-ဖမ်းကြကုန်လော့၊ ဗုဒ္ဓထု-ချည်နှောင်ကြကုန်လော့၊ ဝေါ-သင်ရဲမက်သားတို့၏၊ ဝါ-တို့သည်၊ ကူးအောင်လွှာလုံး-ဤနတ်ပြဟ္မာအပေါင်းသည်၊ ဝါ-ကို၊ ရာဂေါ်-ရာဂဖြင့်၊ ဗုဒ္ဓ-ချည်နှောင်အပ်သည်၊ အထူး-ဖြစ်စေလော့၊ သမ္မတ္မာ-ပတ်ဝန်းကျင်မှု၊ ပရိဝါရေထု-စိုင်းထားကြကုန်လော့၊ ဝေါ-သင်ရဲမက်သားတို့တွင်၊ ဝါ-သင်တို့ထဲကာ၊ ကောစိ-တစ်ယောက်တစ်လေကမျှ၊ နှဲ-ထိုနတ်ပြဟ္မာအပေါင်းကို၊ မာမှုံးထွေ-ပလွှတ်လိုက်ပါနှင့်၊ ကူးတို့-ဤသို့၊ တထွေ-ထို အစည်းအဝေး၌၊ မဟာသေနာ့-များသောရဲမက်ရှိသော၊ ကဏ္ဍာ-မာရ်နတ်သည်၊ ပါကီနာ-လက်ဖြင့်၊ တလုံး-မြေအပြင်ကို၊ အာဟစ္စာ-ထုရိုက်၍ လည်းကောင်း၊ ပါဝါသာကော့-မိုးအခါ၌ ရွာသော၊ မေယော-မိုးကြီးသည်၊ သဝိဇ္ဇာကော့-လျှပ်စစ်နှင့် တကွ္ပြစ်လျက်၊ ထန်ယန္တာ ယထာ-ထစ်ချုံးသက္ကာသို့၊ ဘေးရုံး-ကြောက်စရာကောင်းသော၊ သရံး-အသံကို၊ ကတွာန်-

ပြု၍လည်းကောင်း၊ သေနံ-မိမိ၏ စစ်တပ်ကို၊ အပေသယိ-  
စေလွှတ်ပြီ၊ တဒါ-ထိအခါ့်၊ သော-ထိ မာရ်နတ်သည်၊  
သက္ကာဒ္ဓိ-အလွန်စိတ်ဆိုးသည် ဖြစ်၍၊ အသယံဝသေ-မိမိ  
အလိုမရှုပါပဲလျက်၊ ပစ္စဒါဝတ္ထိ-ပြန်ဆုတ်ရလေပြီ။

၃၈။ တွေ သဗ္ဗံး-ထိအလုံးစုံကိုလည်း၊ အဘိညာယ-သိ  
တော်မူ၍၊ ပဝေကိုတွာန-အသီးသီးမြင်တော်မူ၍၊ စက္ခမာ-  
စက္ခဝါးပါးနှင့် ပြည့်စုံတော်မူသော၊ သတ္တာ-မြတ်စွာဘုရား  
သည်၊ သာသနေ-သိကွာသုံးပါးဖြင့် သိမ်းကျျှုံးအပ်သော  
သာသနာတော်မူး၊ ရတေ-မွေးလျှော် ပျော်ပိုက်ကုန်သော၊  
သာဝကေ-ရဟန္တာဝါးရာ သာဝကတို့ကို၊ အာမဏ္ဍာ ယို-ခေါ်  
၍မိန့်တော်မူပြီ၊ ကို အာမဏ္ဍာ ယို-အဘယ်သို့ခေါ်၍ မိန့်တော်  
မူသနည်းဟူမှု၊ ဘိက္ခဝါ-ရဟန်းတို့၊ မာရသေနာ-မာရနတ်  
နှင့် သူ၏စစ်တပ်တို့သည်၊ အဘိက္ခန္တာ-လာရောက်ကုန်၏။  
တေ တုမေ့-သင်ရဟန်းတို့သည်၊ ဝိဇာနာယ-မိမိတို့အား  
ထိုက်သော သမာပတ်ကို ဝင်စားခြင်းငှာ သိကြကုန်လော့၊  
ကူးတိ-ကျိုးသို့၊ အာမဏ္ဍာ ယို-ခေါ်၍ မိန့်တော်မူပြီ၊ တေ စ  
ဘိက္ခို-ထိုရဟန္တာဝါးရာတို့သည်လည်း၊ ဗုဒ္ဓသု-မြတ်စွာ  
ဘုရား၏၊ သာသနံ-အမိန့်တော်ကို၊ သုတ္တာ-ကြားကုန်သည်  
ရှိသော်၊ အာတွဲဗံး-သမာပတ် ဝင်စားခြင်းငှာ လုံးလကို၊  
အကရုံ-ပြုကုန်ပြီ၊ မာရသေနာ-မာရနတ်နှင့် သူ၏စစ်တပ်  
တို့သည်၊ ဝိတရာဂေဟို-ရဟန္တာတို့အထံမှ၊ ပက္ခာမုံး-  
အရပ်တစ်ပါးသို့ ဖဲသွားကြလေကုန်၏။

[ရဟန္တာတို့အထံမှ ဖဲသွားကြ၏ ဟူသော စကားသည်၊  
ဒေသနာတော် အစီးမျှသာ ဖြစ်သည်၊ ထို့ကြား စည်းဝေး

ရောက်လာကုန်သော နတ်၊ ပြဟ္မာအပေါင်းတို့ အထံမှ လည်း  
အဲသွားကြကုန်၏ဟု မှတ်လော်။ အန္တကထာ။]

မာရသေနာ-မာရနတ်နှင့် သူ၏စစ်တပ်တို့သည်။ သံ-တို့  
ရဟန္တာတို့၏၊ လောမာ ပိ-မွေးညွှဲးတို့ကို သော်မှလည်း။  
နှင့် လျှော်ပုံ-မလူပ်စေနိုင်ကုန်။

(တိုအခြင်းအရာကိုပြင်ရကား မာရနတ်သားသည် ရဟန်း  
သံယာကို အကြောင်းပြု၍ သမ္မာ ဂိမိတသာရီမာ-ဟူသော  
ဂါထာကို ရွှေတ်၏)

သမ္မာ-ပပ်သိမ်းကုန်သော ဤ ရဟန်းတို့သည်။ ဂိမိတ  
သာရီမာ-အောင်အပ်ပြီးသော စစ်ပြေရှိကုန်၏၊ ဘယာတိ  
တာ-ကြောက်ခြင်းကို လွန်မြောက်ကုန်၏၊ ယသသိနာ-  
များသော ကျော်စောခြင်းရှိကုန်၏။ ဇန်-နတ်ပြဟ္မာအပေါင်း  
၌၊ သုတာ-ထင်ရှားကုန်သော၊ ဒေါ သာဝကာ-တို့ရဟန္တာ  
တို့သည်။ ဘူတေဟိ-မိမိတို့ကဲ့သို့ အရိယာဖြစ်ပြီးသော  
အခြားသာဝကာတို့နှင့်၊ သဟာ-အတူတက္ခ၊ မောဒ္ဓိ-ဝမ်း  
မြောက်ကုန်၏၊ လူတိ-ဤသည်လျှင် မဟာသမယသုတိ  
အပြီးတည်း။

မဟာသမယသုတိနိသာယ ပြီး၏။



## ဓမ္မဒါန ဆုတောင်း

ပညာ ပသတ္တာ လောကသို့,  
ပညာ ဂိသသဘာဂိနို့  
ပညာသံဝမှန်တ္တာယု,  
ကူမံ နော အမွှ မဂ်လေ။

လောကသို့-လူပြည့်, နတ်ဘုံ, ပြဟ္မာ့ဘုံဟု ဆန်စုံလေရ<sup>၁</sup> ပညာကျို့၊ ပညာ-အခါအခါ, အရာရာဝယ်, စာနာရှိုင်း  
ညို့, အသိအလိမ္မာ, ဥာဏ်ပညာသည်၊ ပသတ္တာ-စီးပွား  
အရေး, ကြီးပွားရေးဗြို့, ဘေးအန္တရာယ်, ရန်စွယ်ဖျက်ဖြန်း,  
အထက်ဆုံးမို့, သုံးလေ သုံးလေ, ကောင်းမြတ်လှပေါ်၊  
ပညာ-စျေန်ခန်း မဂ်ခန်း, အထက်လမ်းသို့, တက်လှမ်း  
ညွှန်ပြု, သမထပ်ပသနာ ဥာဏ်ပညာသည်၊ ဂိသသဘာဂိ  
နို့-တစ်ဆင့်ထက်တစ်ဆင့်, ရင့်ထက်ရင့်အောင်, အသင့်ပုံ  
သေ, ရှို့လည်းရှိုပါပော်။

।

နော(မယ်)-စဉ်လာမညိုး, ပညာကျိုး၏, တန်ခိုးမြင်ပြော်,  
ကျွန်တော် ကျွန်မတို့သည်၊ မဂ်လေ-သမီးမျက်ရှု, သားရွှေ<sup>၂</sup>  
ဥတ္တု့, ရှင်ပြုနားသေ, ဓမ္မမဂ်လာ, ဆင်ယင်ရာ၍၊ ပညာသံဝမှ  
န်တ္တာယု-ဘဝစဉ်လာ, မယျဉ်သာအောင်, ပညာပြီးပြက်,  
တန်ခိုးထွက်၍, တိုးတက်ဖို့ အကျိုးငှာ၊ ကူမံ(ဓမ္မစေတိယံ)-  
နတ်များနှစ်သက်, လူနှစ်သက်၍, ကျက်ကြချတ်ကြ, မဟာ  
သမယော်, ကြုံ ဓမ္မစေတိတော်ကို၊ ဒမွှဲ(ဒဒါမ)-ဓမ္မဒါန,  
အလူ၍ရအောင်, ဝင့်ကမ်းလမ်း၊ လျှို့ဒို့ ပူဇော်ပါကုန်  
သတည်း။

## ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ သတိပေးဆုံးမစာ

ဆိပိမ့်မညာ, စွဲစွဲနာလော၊ ဂရီသဲမျှ, ပွင့်ကုန်ကြသား,  
ဘုရားသာသနာ, ခေတ်အခါတွင်, လူချာနတ်၌, နှင်ကြံး  
ကြိုက်လည်း, အမိုက်မချွဲ, အလိုက်နေချှေး, အခြေမကြီး,  
အချည်းနှီးလျှင်, ယီးတီးယောင်တောင်, ခုတိုင်အောင်တည်,  
သန်းခေါင်လက္ဗယ်, တော့အုပ်လည်၌, ရှစ်နယ်ပတ်ကုံး,  
အပြည့်ဖုံးသည့်, ပိုးလုံးတိမ်တိုက်, လျှပ်မကြိုက်သား, အမိုက်  
အပြား၊ အင်လေးပါးထက်, နှင်ကားရာထောင်, မကမျှောင်  
၏ လူ့ဘောင်လူ့ချာ, သာသနာ၌, ကြမ္ဗာတော်၌, ယခု  
တွေ့လည်း, အလေ့မလွှဲ, အများနဲ့လျှင်, ပိုက်မြန်င်နှင်,  
ပိုက်စရွင်၏၊ မျက်မြင်လောက, ဤဘဝကား, ဒုက္ခစင်းစင်း,  
ချမ်းသာက်း၏၊ သေမင်းအစာ, နှင့်ခန္ဓာကို, တဏ္ဍာဘီလူး၊  
အမျှောင့်ပူး၌, အရှုံးပြင်ပြင်, နှင့်ကိုထင်၏၊ နှင်နှင့်မဆိုင်,  
နှင်ပိုင်မဟုတ်, နှင့်ရုပ်, နှင့်နာမ်, နှင့်သွှေ့သန်ကို, နှင့်ဉာဏ်  
မရှုံး, အပေါ်ဖြူး၌, မူးမူးမေ့မေ့, အများလေ့ဖြင့်, နေ့ရက်  
အပုံး, လွန်ခဲ့တုံးပြီ၊ အာရုံဝတ္ထု၊ မိုးစာစုကို, မူးမူးရရ,  
နှင်အား ကျေလည်း, စားပြသေမင်း၊ သူ့တပ်နှင်းက, မငြင်းဆန်သာ,  
နှင့်ခန္ဓာသည်, ပြာ့ပုံအပြီး, ဖြစ်လုန်းပြီ၊ ယီးတီးယားတား,  
သေ၍သွားလည်း၊ တရားမကြုံယ်, အထုပ်ငယ်လျက်, အပါယ်  
စခန်း၊ သွားမြဲလမ်း၌, တပန်းဟိုက်ဟိုက်, တရှိုက်ငင်ငင်,  
တငြင်ဖြေဖြိုး, ဆင်းရဲပို့လျက်, ထိုထိုဘဝ, အနှစ်လျှင်, အစ  
မဆုံး၊ အချားထုံးတည့်၊ အနှစ်းမပျက်, အောက်နရက်ဝယ်,  
တစ်သက်နှယ်နှယ်, အမြစ်တွယ်သို့, အပါယ်ထိုထို, ဥဒုဟို  
သည်.....နှင်လိုလူမိုက်, သွားလမ်းတည်း။



## ပုံနှိပ်မှတ်တမ်း

နယ်မြေပို့ဆောင်ရေးနှင့်လူငယ်ရေးဝန်ကြီးခွဲ

ဘာသာရေးဆိုင်ရာ စာမျခွင့်ပြုချက်

အမှတ် (၇၁၀/၂၀၀၀) (၁၀)

စာအုပ်စာတမ်း စာနယ်ဝင်း မျက်နှာပို့

ပုံနှိပ်ထုတ်ဝေခွင့်ပြုချက်အမှတ် (၆၀၃/၂၀၀၀) (၁၀)

ရန်စံ - ၂၀၀၂ ရန်စံ၊ ရုလိုင်လ

အပ်ရေ - ၃၀၀၀

အကြိမ် - ခုတိယအကြိမ်

တန်ဖိုး - (၁၀ဝီ)

ကွန်ပျူတာစာစီ - နယူးဘားမား မဟာဂန္ဓာရုံ အမရပူရမြို့။

ထုတ်ဝေသူ - ဦးမောင်မောင် (မြ-၀၃၂၂၀)  
မဟာဂန္ဓာရုံစာပေ၊ ပိန်းတန်းရပ်၊ အမရပူရမြို့။

ပုံနှိပ်သူ - ဦးမောင်မောင် (မြ-၀၁၀၂၄)  
နယူးဘားမားအော့(စီ)ဆက်ပိဋကပုံနှိပ်တိုက်  
မဟာဂန္ဓာရုံ မြှင့်မူကျောင်း အမရပူရမြို့။